

MPT Money စည်းမျဉ်းများ နှင့် စည်းကမ်းချက်များ

ဤစည်းကမ်းသတ်မှတ်ချက်များသည် MPT Money ကုမ္ပဏီလီမိတက် (“ကျွန်ုပ်တို့”၊ “ကျွန်ုပ်တို့ကို”၊ “ကျွန်ုပ်တို့၏”၊ “MPT Money”) က ပိုင်ဆိုင်လည်ပတ်နေသည့် ဝက်ဘ်ဆိုဒ်များအားလုံး၊ မိုဘိုင်းနှင့် ဝက်ဘ် အက်ပလီကေးရှင်းများ၊ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ (စုပေါင်း၍ “ဝန်ဆောင်မှုများ”) အပေါ်အကျိုးဝင်ပါသည်။ အဆိုပါဝန်ဆောင်မှုများထဲတွင် “MPT Pay” ကဲ့သို့သော အမှတ်တံဆိပ်များ အပါအဝင် ကျွန်ုပ်တို့နှင့် အခါအားလျော်စွာ ဆက်စပ်နေသည့် ဝန်ဆောင်မှုများလည်း ပါဝင်ပါသည်။

ဝန်ဆောင်မှုများကို အသုံးမပြုမီ ဤ စည်းကမ်းသတ်မှတ်ချက်များ (“T&Cs”)ကို ဖတ်ရှုပါ။

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကိုအသုံးပြုရန် (“ဆက်သွယ်ဆောင်ရွက်သူ”၊ “လူကြီးမင်း”၊ “လူကြီးမင်း၏”) စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်။ ဝန်ဆောင်မှုများကိုအသုံးပြုခြင်းအားဖြင့် လူကြီးမင်းသည် T&Cs တို့နှင့် ဥပဒေအရစည်းနှောင်ထားခြင်း ကိုလက်ခံ၍ သဘောတူပါသည်။

ဝန်ဆောင်မှုများကိုအသုံးမပြုမီ MPT Money ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်ထိန်းသိမ်းမှုမူဝါဒကို လည်းဖတ်ရှုပါ။ ၎င်းသည် လူကြီးမင်းအနေဖြင့်ဝန်ဆောင်မှုများသုံးသည့်အခါ လူကြီးမင်း၏သတင်းအချက် အလက်များကို မည်သို့ကောက်ယူ၍ အသုံးပြုသည်ကိုဖော်ပြပါသည်။

လူကြီးမင်းအနေဖြင့်ဝန်ဆောင်မှုများကိုအသုံးပြုသောအခါ မှတ်ပုံတင်ထားသော SIM ကတ်ကို အသုံးပြုရန်လိုအပ် ပါလိမ့်မည်။ မှတ်ပုံတင်ထားသော MPT SIM ကတ်တစ်ကတ် ကို လူကြီးမင်းအနေဖြင့်အသုံးပြုရန်လိုအပ်ပါက ဝန်ဆောင်မှုများကို အသုံးမပြုမီ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(“MPT”)၏ အထွေထွေစည်းကမ်းသတ်မှတ် ချက်များနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်ထိန်းသိမ်းမှုမူဝါဒ တို့ကိုလည်း ကျေးဇူးပြု၍ ဖတ်ရှုပါ။

၁. အဓိပ္ပာယ် ဖွင့်ဆိုချက်များ

ဤ T&Cs များထဲတွင်

“အကောင့်” ဆိုသည်မှာ MPT Money စနစ်တွင် မြန်မာကျပ်ငွေ(“ကျပ်”) သိမ်းဆည်းထားရှိနိုင်သည့် ငွေဖြည့်သွင်းနိုင်သော E-Money အကောင့်ဖြစ်သည်။ ၎င်းအကောင့်သည် ဆက်သွယ်ဆောင်ရွက် သူ၏စာရင်းပေးသုံးစွဲမှုဆိုင်ရာအစိတ်အပိုင်းတစ်ရပ် (“SIM ကတ်”) နှင့် ဆက်သွယ်ထားသည်။

“ကိုယ်စားလှယ်” ကိုယ်စားလှယ်ဆိုသည်မှာ MPT Money ၏ကိုယ်စား ဆက်သွယ်ဆောင်ရွက်သူများ ထံသို့ ဝန်ဆောင်မှုများပေးရန်အတွက် ခန့်အပ်ထားသော အခွင့်ရပုဂ္ဂိုလ်တစ်ဦးကိုဆိုလိုသည်။ အခွင့်ရ ပုဂ္ဂိုလ်များ စာရင်းကို <https://mpt.com.mm/mm/mpt-pay-mm/> တွင်ရရှိနိုင်ပါသည်။

“ငွေသား” ဆိုသည်မှာ လက်ဝယ် သို့မဟုတ် ဘဏ်များတွင် ထိန်းသိမ်းထားနိုင်သော ကိုင်တွယ်အသုံးပြု နိုင်သည့် ကျပ်ငွေသား သို့မဟုတ် ကျပ်ငွေစက္ကူ ဖြစ် သည်။

“ငွေသားထည့်သွင်းခြင်း” ဆိုသည်မှာ ငွေသားအား E-Money အဖြစ်ပြောင်းလဲသောလုပ်ငန်းစဉ် ဖြစ် သည်။

“ငွေသားထုတ်ယူခြင်း” ဆိုသည်မှာ E-Moneyအား ငွေသားအဖြစ်အဖြစ်ပြောင်းလဲသောလုပ်ငန်းစဉ်ဖြစ် သည်။

“E-Money” ဆိုသည်မှာ အကောင့်တစ်ခုတွင်ထိန်းသိမ်းထားသည့် ငွေသားဖြင့်ပမာဏတူသည့် အီလက် ထရောနစ်ငွေသားကိုဆိုလိုသည်။

“ကေပိုင်စီ (KYC)” ဆိုသည်မှာ ဥပဒေများနှင့် MPT Money ၏ ရုံးတွင်းချမှတ်ထားသော လမ်းညွှန်ချက်များ အားအခြေခံထားသည့် MPT Money မှ အခါအားလျော်စွာ ဆက်သွယ်ဆောင်ရွက်သူများထံမှ လိုအပ် နိုင်သော ဆက်သွယ်ဆောင်ရွက်သူကိုယ်ရေးအချက်အလက်အတည်ပြုခြင်း နှင့် စပ်လျဉ်းသော ဆက်

သွယ်ဆောင်ရွက်သူအားသိရှိရန် လိုအပ်ချက်များ သို့မဟုတ် သတင်းအချက်အလက်များ နှင့်/ သို့မဟုတ် စာရွက်စာတမ်းများ ဖြစ်သည်။

“ဥပဒေများ” ဆိုသည်မှာ မြန်မာနိုင်ငံ၏ ဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာများ နှင့် ညွှန်ကြား ချက်များ နှင့် MPT က လိုက်နာရမည့် သက်ဆိုင်သောအခြားဥပဒေတစ်ခုခု ဖြစ်သည်။

“PIN နံပါတ်” ဆိုသည်မှာ လူကြီးမင်း၏ပုဂ္ဂိုလ်ရေးဆိုင်ရာ လျှို့ဝှက်နံပါတ်ဖြစ်သည်။

“SMS” ဆိုသည်မှာ မိုဘိုင်းဖုန်း/ဆာဗာတစ်ခုမှ အခြားသော ဖုန်း/ဆာဗာတစ်ခုသို့ စာသားများ ပေးပို့နိုင်စေသည့် စာတိုပေးပို့မှုဝန်ဆောင်မှုကို ဖြစ်သည်။

“ငွေကြေးဆိုင်ရာဆောင်ရွက်ချက်” ဆိုသည်မှာ ငွေသားထည့်သွင်းခြင်းနှင့် ငွေသားထုတ်ယူခြင်းနှင့် အကောင့်နှင့် ဆက်စပ်သည့်အခြားသောငွေကြေးဆိုင်ရာဆောင်ရွက်ချက်များ နှင့် ဝန်ဆောင်မှုများ အပါ အဝင် ယေဘုယျအားဖြင့် လူကြီးမင်း၏အကောင့်ထဲသို့ E-Money အဝင်အထွက် လှုပ်ရှားမှုဖြစ်သည်။

၂. လူကြီးမင်း၏အကောင့်

၂.၁ အကောင့်များ အမျိုးအစားများအားဖြင့် (၃)မျိုးရှိပါသည်။

အကောင့် အဆင့်	အကောင့်ပိုင်ရှင်/ကိုင်ဆောင်သူ
အဆင့် (၂)	လူပုဂ္ဂိုလ်များသာ
အဆင့် (၃)	မှတ်ပုံတင်ထားသောစီးပွားရေးလုပ်ငန်းများသာ

၂.၂ လူကြီးမင်းသည် အောက်ပါတို့မှတစ်ဆင့် အကောင့်တစ်ခုဖွင့်နိုင်သည် သို့မဟုတ် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်၊ နိုင်ငံသား စိစစ်ရေး ကတ်ပြား (အရှေ့/အနောက်)ပုံ၊ ဖုန်းနံပါတ်၊ Face ID (Live Photo) စသော KYC အချက်အလက်များ ပြည့်စုံစွာ ပေးပို့ပြီးနောက် အဆင့်(၂)အကောင့်သို့ အဆင့်မြှင့်တင်နိုင်သည်။

(က) လူကြီးမင်း၏ မိုဘိုင်းဖုန်းရှိ Mobile App မှတစ်ဆင့် (ကိုယ်တိုင်ဖွင့်ခြင်း/
ကိုယ်တိုင်မှတ်ပုံတင်ခြင်း) သို့မဟုတ်
(ခ) ကိုယ်စားလှယ်တစ်ဦး

၂.၃ အကောင့်သည် E-Money ငွေဖြည့်သွင်းနိုင်သောအရာ ဖြစ်သည်။
လူကြီးမင်း၏အကောင့်သည် ဘဏ် အပ်ငွေစာရင်းတစ်ခုမဟုတ်သည့်အပြင်
၎င်းမှအတိုးလည်းရမည်မဟုတ်ပါ။ လူကြီးမင်းသည် အကောင့်ကို T&Cs နှင့် ဥပဒေများနှင့်အညီ
အသုံးပြုရပါမည်။

၂.၄ လူကြီးမင်း၏ အကောင့်ကို ငွေကြေးခဝါချမှု သို့မဟုတ်
အကြမ်းဖက်သမားများအားငွေကြေးထောက်ပံ့ ခြင်းတို့အပါအဝင်ယင်းတို့ချည်းသာမဟုတ်သော
လွှဲမှားစွာအသုံးပြုသော၊ ဥပဒေနှင့်မညီညွတ်သော၊ မမှန် မကန်သော သို့မဟုတ်
ပြစ်မှုကျူးလွန်သောရည်ရွယ်ချက်အတွက် သို့မဟုတ် အခြားသော ဥပဒေကိုများ
ကိုချိုးဖောက်မှုများတွင်အသုံးပြုခြင်း သို့မဟုတ် ကျွန်ုပ်တို့ ခွင့်ပြုထားခြင်းမှလွှဲ၍ အခြားသော
ရည်ရွယ် ချက် တစ်ခုခုအတွက် ထက်ပို၍ အသုံးမပြုရပါ။

၃. အခြေခံလိုအပ်ချက်များ

၃.၁ လူကြီးမင်းအနေဖြင့်ဝန်ဆောင်မှုများကိုအသုံးပြုသည့်အခါ
လူကြီးမင်းသည်အနည်းဆုံးအသက်တစ်ဆယ့်
သုံး(၁၃)နှစ်ရှိပြီဖြစ်ကြောင်းကိုယ်စားပြုတင်ပြပါသည်။ အကယ်၍ လူကြီးမင်းသည်
အသက်တစ်ဆယ့်သုံး (၁၃)နှစ်ထက် ငယ်ပါက ကျွန်ုပ်တို့သည် လူကြီးမင်း၏ မိဘ သို့မဟုတ်
ဥပဒေအရအသိအမှတ်ပြုထားသည့် အုပ်ထိန်းသူ၏
သဘောတူညီချက်ကိုလိုအပ်မည်ဖြစ်ပါသည်။

၃.၂ အကယ်၍ လူကြီးမင်းသည် ဝန်ဆောင်မှုများကိုအသုံးပြုသော
စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းတစ်ခု ဖြစ်ပါက လူကြီးမင်းသည်စီးပွားရေးကိုဆောင်ရွက်ရန်
နည်းလမ်းတကျခွင့်ပြုချက်ရထားပြီးဖြစ်ကြောင်း နှင့်

ဝန်ဆောင်မှုများကိုအသုံးပြုသောလူကြီးမင်း၏ဝန်ထမ်းများ၊ အရာရှိများ၊ ကိုယ်စားလှယ်များ နှင့်/ သို့မဟုတ် အခြားသောအေးဂျင့်များမှသည်လည်း ထိုသို့လုပ်ဆောင်ရန် နည်းလမ်းတကျအခွင့် အာဏာ အပ်နှင်းခံထားရပြီးဖြစ်ကြောင်းနှင့် လူကြီးမင်းအား T&Csမှ ဥပဒေအရစည်းနှောင်မှုရှိကြောင်း လူကြီးမင်း အနေဖြင့် ကိုယ်စားပြုတင်ပြပါသည်။

၃.၃ အကောင့်တစ်ခုဖွင့်ခြင်းနှင့် ထိန်းသိမ်းခြင်း၏ ရည်ရွယ်ချက်များအတွက် ဆက်သွယ်ဆောင်ရွက်သူတိုင်း သည်

၃.၃.၁ အသုံးပြုလျက်ရှိပြီးမှတ်ပုံတင်ထားသော SIMကတ် ရှိရမည်။

ဆက်သွယ်ဆောင်ရွက်သူ၏ SIMကတ် တစ်ခုကို အကောင့်တစ်(၁)ခုတွင်သာ ချိတ်ဆက်ရမည်။

၃.၃.၂ လုံလောက်သည့်မည်သူမည်ဝါဖြစ်ကြောင်းအထောက်အထားကို ပေးအပ်ရမည်။

က. အဆင့်(၂)အကောင့်များအတွက် ဆက်သွယ်ဆောင်ရွက်သူသည် ၎င်း၏ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်၊ နိုင်ငံသား စိစစ်ရေး ကတ်ပြား (အရှေ့/အနောက်)ပုံ၊ ဖုန်းနံပါတ်၊ Face ID (Live Photo) စသော KYC အချက်အလက် အားပေးရမည်။

(၁) အကယ်၍ ဆက်သွယ်ဆောင်ရွက်သူသည် ၎င်း၏ နိုင်ငံသားစိစစ်ရေးကတ်ပြား အားမပေးနိုင်ပါက (လက်ရှိဖြစ်သည့်နှင့် သက်တမ်းရှိရမဖြစ်သည့်) ယာဉ် မောင်း လိုင်စင်ကို ပေးနိုင်သည်။

(၂) အကယ်၍ ဆက်သွယ်ဆောင်ရွက်သူသည် ၎င်း၏နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် ယာဉ်မောင်းလိုင်စင်အား မပေးနိုင်ပါက (လက်ရှိဖြစ်ပြီးသက်တမ်း ရှိရမည်ဖြစ်သည့်) နိုင်ငံကူးလက်မှတ်အားပေးနိုင်သည်။

ခ. အဆင့် (၃)အကောင့်များအတွက် အောက်ပါတို့ကိုပေးရမည်။

(၁) စီးပွားရေးလုပ်ငန်းလုပ်ငန်းမှတ်ပုံတင်လက်မှတ်

(၂) အကောင့်ဖွင့်ရန်အတွက် အခွင့်အာဏာအပ်နှင်းခံထားရသော ပုဂ္ဂိုလ်၏ အထောက်အထား၏ သက်သေခံ (ပုဒ်မ - ၃.၃.၂ ကိုကြည့်ပါ)

၃.၃.၃ မှားယွင်းသော၊ မတိကျသော၊ မသေချာသော သို့မဟုတ် မမှန်ကန်သော အချက်အလက် အချက် အလက်များ ပေးခြင်းမပြုရပါ။

၃.၄ လူကြီးမင်း၏ အမည်အပြည့်အစုံ၊ လက်ရှိ နှင့်/သို့မဟုတ် အမြဲတမ်းနေရပ်လိပ်စာ၊ မွေးနေ့၊ နိုင်ငံသား၊ ရန်ပုံငွေများအရင်းအမြစ်၊ လူကြီးမင်း၏ ဓာတ်ပုံ နှင့် လက်မှတ် အစရှိသည်တို့ကို ပေးရန် လူကြီးမင်း သည် လည်းတောင်းဆိုခံရပါလိမ့်မည်။ ဥပဒေနှင့်အညီ နှင့် ကျွန်ုပ်တို့၏ ကေဂိုင်းစီ (KYC) လိုအပ်ချက်များ အရ လူကြီးမင်းအကောင့် သို့မဟုတ် အထောက်အထားအား မှန်ကန်ကြောင်း အတည်ပြုရာတွင် အထောက် အကူပေးနိုင်သည့် ထပ်တိုးအသေးစိတ်အချက်အလက်များ သို့မဟုတ် သတင်းအချက် အလက်များကို ကျွန်ုပ်တို့အနေဖြင့် တောင်းခံရန်အခွင့်အရေးရရှိထားပါသည်။ အချို့သော ကိစ္စရပ်များ တွင် ကျွန်ုပ်တို့လို အပ်သည်ဟုယူဆသည့်အတိုင်း လူကြီးမင်းတို့၏ သတင်းအချက်အလက် များကို အချက်အလက် မှန်ကန် ကြောင်းစစ်ဆေးသည့် ဝန်ဆောင်မှုပေးသောတတိယပုဂ္ဂိုလ်များမှ တဆင့် ကျွန်ုပ်တို့သည် အတည်ပြု နိုင်ရန်စစ်ဆေးနိုင်ပါသည်။

၃.၅ လူကြီးမင်းသည် မှန်ကန်ကြောင်းစစ်ဆေးခြင်းပြီးမြောက်ရန်အတွက် ကျွန်ုပ်တို့မှလိုအပ်နိုင်သော လိုအပ် သောသတင်းအချက်အလက်များအားလုံးကိုပေးမည်ဖြစ်ပြီး ကျိုးကြောင်းဆီလျော်သော အထောက်အပံ့ နှင့် ပူးပေါင်းဆောင်ရွက်မှုများအားလုံးကိုလည်းပေးပါမည်။ လူကြီးမင်းပေးအပ်သောသတင်းအချက် အလက်များကို လူကြီးမင်းအကောင့်အား အစပြုရန် နှင့်/သို့မဟုတ် ဆက်လက်အသုံးပြုရန် သတ်မှတ် ချက် ပြည့်မီကြောင်းဆုံးဖြတ်ရာတွင် အသုံးပြုသွားပါမည်။

၃.၆ အကောင့်ဖွင့်လှစ်ခြင်း သို့မဟုတ် ကေဂိုင်းစီ (KYC) လိုအပ်ချက်များ တစ်ရပ်ရပ် မပြည့်မီခြင်း သို့မဟုတ် လူကြီးမင်းသည် ကျေနပ်ဖွယ်ရာ မည်သူမည်ဝါဖြစ်ကြောင်းအထောက်အထားကို ပေးနိုင်ခြင်းမရှိခြင်းတို့ ဖြစ်လျှင် MPT Money သည် လူကြီးမင်း၏ အကောင့်တစ်ခုဖွင့်ရန် လျှောက်လွှာကို ၎င်း၏ဆုံးဖြတ် ချက်ဖြင့် ပယ်ချနိုင်သည်။

၃.၇ လူကြီးမင်းသည် မှန်ကန်တိကျသောအကောင့်ဖွင့်ရန်သတင်းအချက်အလက်များကိုပေးရန်၊ လူကြီးမင်း ၏ သတင်းအချက်အလက်များကို နောက်ဆုံးအခြေအနေတွင်ရှိသည့်အတိုင်း ထိန်းသိမ်းထားရန် သို့မ ဟုတ် ပြောင်းလဲမှုများရှိပါက MPT Money ထံသို့အကြောင်းကြားရန် တာဝန်ရှိသည်။ ထို့အပြင်

အချို့သောဝန်ဆောင်မှုများကို ရရှိလာနိုင်ခြင်း သို့မဟုတ် ရွေးချယ်ထားသောအစီအစဉ်အရ သို့မဟုတ် ပရို မိုးရှင်း အစီအစဉ်အရ ကမ်းလှမ်းခံရလာနိုင်ခြင်းတို့ကြောင့် လူကြီးမင်းတို့ထံမှနောက်ဆက်တွဲ သတင်း အချက်အလက်များလိုအပ်နိုင်ပါသည်။

၃.၈ အပိုဒ် ၃ အရလိုအပ်ချက်များတစ်ခုခုကို လိုက်နာဆောင်ရွက်ရန် လူကြီးမင်း၏ပျက်ကွက်မှုမှ ပေါ်ပေါက် လာသော မည်သည့်အကျိုးဆက်အတွက်ကိုမျှ ကျွန်ုပ်တို့သည်တာဝန်ယူမည်မဟုတ်ကြောင်း လူကြီး မင်း က နားလည်သဘောပေါက်ပါသည်။

၄. အကောင့်လုံခြုံရေး

၄.၁ လူကြီးမင်းအနေဖြင့် အကောင့်ဖွင့်ပါက ကနဦး သို့မဟုတ် မပြောင်းလဲရသေးသည့် PIN နံပါတ် အား မိုးဘိုင်း အက်ပလီကေးရှင်း သို့မဟုတ် စာတိုစနစ်မှတစ်ဆင့် ပေးပို့သွားမည်ဖြစ်သည်။ အဆိုပါ PIN နံပါတ် သည် ငွေကြေးဆိုင်ရာ ဆောင်ရွက်ချက်များ အားလုံးအတွက် လိုအပ်သောကြောင့် လူကြီးမင်းအနေဖြင့် ချက်ခြင်း ပြောင်းလဲ ရန် လိုအပ်ပါသည်။

၄.၂ လူကြီးမင်းအနေဖြင့် လူကြီးမင်း၏ အကောင့်နှင့် ဆင်းကတ် လုံခြုံရေး နှင့် ၎င်းတို့အား သင့်လျော်သော ဂရုစိုက်မှုပြုရန်နှင့် လူကြီးမင်း၏ PIN နံပါတ်အား လျှို့ဝှက်ထားရှိရန် သီးသန့်တာဝန်ရှိပါသည်။ လူကြီး မင်းအနေဖြင့် PIN နံပါတ် လုံခြုံမှုမရှိကြောင်း သံသယ ရှိပါက အဆိုပါ PIN နံပါတ်အား ချက်ခြင်း ပြောင်းလဲသင့်ပါသည်။

၄.၃ ကျွန်ုပ်တို့အနေဖြင့် လူကြီးမင်း၏ PIN နံပါတ်ကို ထုတ်ဖော်ရန် မည်သည့်အခါမှ တောင်းဆိုမည် မဟုတ်ပါ။ ကိုယ်စားလှယ်များအပါအဝင် မည်သည့် တတိယပုဂ္ဂိုလ်ကိုမျှ PIN နံပါတ်ကို မထုတ်ဖော်သင့်ပါ။ လူကြီး မင်း၏ PIN ကိုထုတ်ဖော်ခြင်း သို့မဟုတ် လူကြီးမင်း၏အကောင့်အား ခွင့်ပြုချက်မရှိဘဲအသုံးပြုခြင်း ကြောင့် ဖြစ်ပေါ် လာနိုင်သည့်အဆင်မပြေမှုများ၊ ပျက်စီးမှုများ သို့မဟုတ် ဆုံးရှုံးမှုများမှ MPT Money အား တာဝန်မှ ကင်းလွတ်ခွင့်ပြုရန် လူကြီးမင်းအနေဖြင့် သဘောတူ ပါသည်။

၄.၄ လူကြီးမင်း၏အသိအမှတ်ပြုမှုသို့မဟုတ်အခွင့်အာဏာမရှိပဲလူကြီးမင်း၏ PIN ကို အသုံးပြု၍ ငွေကြေး ဆိုင်ရာ ဆောင်ရွက်ချက်များပြုလုပ်နိုင်သည့် ဆောင်ရွက်မှုများအတွက် MPT Money တွင် တာဝန် မရှိကြောင်း လူကြီးမင်းအနေဖြင့် နားလည်သဘောတူပါသည်။ T&Csတွင် အခြားနည်းဖြင့် ဖော်ပြ မထားပါက လူကြီးမင်း၏ အကောင့်မှတစ်ဆင့်ဆောင်ရွက်ပြီးသော ငွေကြေးဆိုင်ရာ ဆောင်ရွက် ချက်များ အားလုံး သည် အပြီးသတ် ဖြစ်ပြီး ပြန်လည်ရုပ်သိမ်း၍ မရနိုင်ပါ။

၅. လက်ကျန်ငွေပမာဏ နှင့် ငွေကြေးဆိုင်ရာဆောင်ရွက်ချက်များအပေါ် ကန့်သတ်ချက်များ

၅.၁ MPT Money အနေဖြင့် ဥပဒေနှင့်အညီ လက်ကျန်ငွေပမာဏ နှင့် ငွေကြေးဆိုင်ရာဆောင်ရွက်ချက်များ အပေါ်ကန့်သတ်ချက်များကို သတ်မှတ်နိုင်သည်။

က။ လက်ကျန်ငွေပမာဏဆိုင်ရာ ကန့်သတ်ချက်များ

အကောင့် အဆင့်	အများဆုံး ထည့်သွင်းနိုင်သည့် လက်ကျန်ငွေ ပမာဏ (ကျပ်)
အဆင့် - ၂	၂ သန်း
အဆင့် - ၃	၃ သန်း

ခ။ ငွေကြေးဆိုင်ရာ ဆောင်ရွက်ချက်များအပေါ်ကန့်သတ်ချက်များ

အ

ကော တစ်နေ့လျှင် စုစုပေါင်း ငွေကြေးဆိုင်ရာ ဆောင်ရွက်ချက်
 နှင့် များပြုလုပ်နိုင်သည့် ကန့်သတ်ချက်များ (ကျပ်)
 အဆင့်

တစ်လလျှင်စုစုပေါ
 င်း

ငွေကြေးဆိုင်ရာ
ဆောင်ရွက်ချက်
များ ပြုလုပ်နိုင်သည့်
ကန့်သတ်ချက်များ(ကျပ်)

အဆင့် - ၂	၁ သန်း	၂.၅ သန်း
အဆင့် - ၃	၂ သန်း	၅ သန်း

ဂ။ လစဉ်ငွေကြေးဆိုင်ရာ ဆောင်ရွက်ချက်များအပေါ် ကန့်သတ်ချက်များ

အကောင့်အဆင့်	တစ်လလျှင် စုစုပေါင်း ငွေကြေးဆိုင်ရာ ဆောင်ရွက်ချက် များပြုလုပ်နိုင်သည့် ကန့်သတ်ချက်များ (အဝင်ငွေကျပ်)	တစ်လလျှင် စုစုပေါင်း ငွေကြေးဆိုင်ရာ ဆောင်ရွက်ချက် များပြုလုပ်နိုင်သည့် ကန့်သတ်ချက်များ (အထွက်ငွေကျပ်)
အဆင့် - ၂	၂.၅ သန်း	၁.၅ သန်း
အဆင့် - ၃	၅ သန်း	၃ သန်း

၅.၂ လက်ကျန်ငွေပမာဏ နှင့် ငွေကြေးဆိုင်ရာဆောင်ရွက်ချက်များအပေါ် ကန့်သတ်ချက်များသည် ဆက် သွယ်ဆောင်ရွက်သူ သုံးစွဲသူတစ်ဦးချင်းနှင့် သက်ဆိုင်ပါသည်။ အကယ်၍ လူကြီးမင်း၏ အမည်ဖြင့် တစ်(၁)ခု ထက်ပိုသော အကောင့်ရှိပါက လူကြီးမင်း၏ အကောင့်အားလုံးရှိ စုစုပေါင်းလက်ကျန်ငွေနှင့် ငွေကြေးဆိုင်ရာ ဆောင်ရွက်ချက်များကို သက်ဆိုင်ရာ အကောင့်အဆင့်၏ သတ်မှတ်ထားသော ငွေလက် ကျန်နှင့် ငွေကြေး ဆိုင်ရာ ဆောင်ရွက်ချက်များအပေါ် ကန့်သတ်ချက်များထက် ကျော်လွန်၍ ခွင့်ပြုမည် မဟုတ်ပါ။

၅.၃ လူကြီးမင်း၏အကောင့်နှင့်သက်ဆိုင်သော လက်ကျန်ငွေပမာဏ ထက်ကျော်လွန်ပါက၊ ကျွန်ုပ်တို့အနေ ဖြင့် လူကြီးမင်း၏ အကောင့်သို့ ငွေသားထည့်ခြင်း၊ ငွေလွှဲခြင်းများကို ဆောင်ရွက်ပေးမည် မဟုတ်ပါ။

၅.၄ လူကြီးမင်းအနေဖြင့် လူကြီးမင်း၏အကောင့်နှင့် သက်ဆိုင်သော

ငွေကြေးဆိုင်ရာဆောင်ရွက်ချက်များ အပေါ်ကန့်သတ်ချက်များ ထက်ကျော်လွန်ပါက လူကြီးမင်း၏ ငွေကြေးဆိုင်ရာဆောင်ရွက်ချက်များကို ငြင်းပယ်သွားပါမည်။

၅.၅ လက်ကျန်ငွေပမာဏ နှင့် ငွေကြေးဆိုင်ရာဆောင်ရွက်ချက်များအပေါ် ကန့်သတ်ချက်များတွင် အောက်ပါ တို့ကို ထည့်သွင်း ရေတွက်မည်မဟုတ်ပါ။

က လုပ်ငန်းများအား ငွေပေးချေခြင်း၊

ခ ငွေရေးကြေးရေးအဖွဲ့အစည်းများအား ငွေပေးချေခြင်း နှင့်၊

ဂ အသုံးဝန်ဆောင်မှုဆိုင်ရာ ငွေတောင်းခံလွှာများ၊ အခွန်များ သို့မဟုတ် အစိုးရ အခကြေး ငွေများအား ငွေပေးချေခြင်း။

၆. ငွေကြေးဆိုင်ရာ ဆောင်ရွက်ချက်များ

၆.၁ အထွေထွေ

၆.၁.၁ လူကြီးမင်း၏အကောင့်ကိုအသုံးပြု၍ ပြုလုပ်သော ငွေကြေးဆိုင်ရာ ဆောင်ရွက်ချက်များ အား လုံးကို လူကြီးမင်း ကိုယ်တိုင် ပြုလုပ်သည်ဟု အပြီးသတ် မှတ်ယူပါသည်။

၆.၁.၂ လူကြီးမင်း၏ Mobile App (သို့) စာတိုစနစ်ဖြင့် လူကြီးမင်းထံသို့ ပေးပို့သော လူကြီးမင်း၏ PIN နံပါတ် နှင့် / သို့မဟုတ် ကုဒ်များ၊ စကားဝှက်များသို့မဟုတ် One-Time-Pins (“**OTP**”) ကို အသုံးပြုခြင်း၍ အတည်ပြုခြင်းသည် လူကြီးမင်းအနေဖြင့် မည်သည့် ငွေကြေးဆိုင်ရာ ဆောင်ရွက်ချက်များ ကို တရားဝင်ခွင့်ပြုပြီး တရားဝင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း လုံလောက် သော သက်သေဖြစ်သည့်အတွက် လူကြီးမင်း အနေဖြင့် အငြင်းပွားခွင့်မရှိပါ။ ငွေကြေးဆိုင်ရာ ဆောင်ရွက်ချက်တိုင်း အတွက် ငွေကြေးဆိုင်ရာဆောင်ရွက်ချက်များ ရည်ညွှန်းနံပါတ်ကို ကျသင့် သည့် အခကြေးငွေ နှင့်အတူ Mobile App တွင် ပြသလိမ့်မည် သို့မဟုတ် စာတိုစနစ်ဖြင့် သင့်အား အကြောင်း ကြားပါမည်။

၆.၂ ငွေသားထည့်သွင်းခြင်းနှင့်ငွေသားထုတ်ခြင်း

၆.၂.၁ ဆက်သွယ်ဆောင်ရွက်သူတစ်ဦး အနေဖြင့် မြန်မာကျပ်ငွေတန်ဖိုးကို ကိုယ်စားလှယ်များမှတစ်ဆင့် အကောင့်ထဲသို့ထည့်မည့် ငွေပမာဏကို လူကိုယ်တိုင်ပေးအပ်၍ မည်သည့်အကောင့်သို့မဆို

ထည့်သွင်းနိုင်သည်။ ထို့နောက်ကိုယ်စားလှယ်သည် မြန်မာကျပ်ငွေပမာဏကို Mobile App အတွင်းရှိ သတ်မှတ်ထားသော လုပ်ဆောင်မှုများမှတစ်ဆင့် သတ်မှတ်ထားသော အကောင့်ထဲ သို့ လွှဲပြောင်းပေးပါမည်။

၆.၂၂ ဆက်သွယ်ဆောင်ရွက်သူတစ်ဦးသည် မည်သည့်ကိုယ်စားလှယ်မဆိုထံတွင် E-Money အား ငွေသားအဖြစ် ထုတ်ယူနိုင်သည်။

၆.၃ ဖုန်းအချင်းချင်း ငွေကြေးဆိုင်ရာ ဆောင်ရွက်ချက်များ ပြုလုပ်ခြင်း

၆.၃.၁ လူကြီးမင်းအနေဖြင့် မိမိ အကောင့်မှ E-Money ကိုအခြားသူ၏ အကောင့်သို့ ကိုယ်စားလှယ် သို့မဟုတ် Mobile App မှ တစ်ဆင့်လွှဲပြောင်းနိုင်သည်။

၆.၄ လုပ်ငန်း နှင့် ငွေတောင်းခံလွှာ ပေးချေမှုတို့နှင့်သက်ဆိုင်သော ငွေကြေးဆိုင်ရာ ဆောင်ရွက်ချက်များ

၆.၄.၁ လူကြီးမင်းအနေဖြင့် နာမည် ဂုဏ်သတင်းရှိသည့် (အွန်လိုင်း (ဝက်ဘ်ဆိုက်) ဖြစ်စေ၊ ဆိုင် (သို့) ရုံးခန်းများရှိသော) လုပ်ငန်းများ နှင့်သာ ငွေကြေးဆိုင်ရာ ဆောင်ရွက်ချက်များ ပြုလုပ်သင့်သည်။ MPT Money အနေဖြင့် အဆိုပါ ငွေကြေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသော မည် သည့် တောင်းဆိုမှုများအတွက် တာဝန်ရှိမှု သို့မဟုတ် တာဝန်ခံမှု မရှိစေရ။

၆.၄.၂ အွန်လိုင်း (ဝက်ဘ်ဆိုက်) ဖြစ်စေ၊ ဆိုင် (သို့) ရုံးခန်းများရှိသော လုပ်ငန်းများနှင့် ငွေကြေးဆိုင်ရာ ဆောင်ရွက်ချက်များ အတွက် လူကြီးမင်းမှ အပြည့်အဝတာဝန်ယူရမည်။

၆.၄.၃ MPT Money သည် မပေးအပ်နိုင်သော မည်သည့် ကုန်ပစ္စည်းနှင့်/သို့မဟုတ် ဝန်ဆောင်မှုများ၊ ချွတ်ယွင်းမှုများ၊ ပျက်စီးဆုံးရှုံးမှုများနှင့် ထို ကုန်ပစ္စည်း နှင့်/သို့မဟုတ် ဝန်ဆောင်မှုအတွက် တတိယပုဂ္ဂိုလ်များမှ ပံ့ပိုးပေးသည့် ရောင်းချပြီးနောက်ပိုင်း ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှု များ အတွက် တာဝန်မရှိပါ။

၆.၅ ဖုန်းဘေ ဖြည့်ခြင်း (Airtime Load)

၆.၅.၁ E-money ဖြင့် ကျွန်ုပ်တို့၏ Mobile App ရှိ ကိုယ်တိုင်ရိုက်နှိပ်ဖြည့်သွင်းရသော (keyword-based commands) သို့မဟုတ် ပေးထားသည့်ထဲမှ ရွေးချယ်ဖြည့်သွင်းရသော (menu-based) ငွေကြေးဆိုင်ရာ

ဆောင်ရွက်ချက်များကို အသုံးပြုပြီး ကျွန်ုပ်တို့၏ အသိအမှတ်ပြု လုပ်ငန်းများ ထံမှ ဖုန်းခ (Airtime Credits) ဖြည့်သွင်းနိုင်ပါသည်။

၇. ငွေကြေးဆိုင်ရာ ဆောင်ရွက်ချက်များအတွက် အခကြေးငွေ နှင့် အခြားသော ကောက်ခံမှုများ

၇.၁ လူကြီးမင်းအနေဖြင့် အကောင့်တစ်ခု ဖွင့်သောအခါ၊ ငွေကြေးဆိုင်ရာ ဆောင်ရွက်ချက်တစ်ခု ပြုလုပ်သည့် အခါ၊ သို့မဟုတ် မည်သည့် ဝန်ဆောင်မှုကိုမဆိုအသုံးပြုသည့်အခါ ကျွန်ုပ်တို့အနေဖြင့် အခကြေးငွေကို ကောက်ခံသွားမည်ဖြစ်သည်။

၇.၁.၁။ ရက်ပေါင်း (၃၆၅)ရက်နှင့် အထက် အသုံးပြုခြင်းမရှိသော သုံးစွဲသူများသည် အကောင့် ထိန်းသိမ်းခအဖြစ် တစ်လလျှင် ၁,၅၀၀ ကျပ် ကောက်ခံသွားမည်ဖြစ်သည်။

၇.၂ MPT Money ဝက်ဘ်ဆိုက်၊ Mobile App နှင့် / သို့မဟုတ် ကိုယ်စားလှယ် တည်နေရာများရှိ ထုတ်ပြန် ထားသော နှုန်းထားများနှင့်အညီ သက်ဆိုင်သည့်အခကြေးငွေများကို ပေးချေရန် လူကြီးမင်းအနေဖြင့် သဘောတူပါသည်။

၇.၃ အခကြေးငွေများ၏ ဖော်ပြချက်ဇယားသည် MPT Money ၏ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ချက်ဖြင့် ဥပဒေများ အရ အချိန်မရွေး ပြောင်းလဲနိုင်သည်။

၈. စွဲမြဲသုံးစွဲမှု / ဆုချီးမြှင့်မှု အစီအစဉ်

၈.၁ MPT Money သည် ၎င်း၏ကိုယ်ပိုင်ရွေးချယ်မှုအရ E-Money အသုံးပြုခြင်းအပါအဝင်၎င်း၏ ဝန်ဆောင်မှု များ၏ မည်သည့်အစိတ်အပိုင်းတွင်မဆို စွဲမြဲသုံးစွဲမှု/ဆုချီးမြှင့်မှု အစီအစဉ်ကိုကိုယ်တိုင်ဖြစ်စေ၊ တတိယ လူ ပုဂ္ဂိုလ်များ (ဥပမာ MPT Club) ပူးပေါင်း၍ဖြစ်စေ ဆောင်ရွက်နိုင်သည်။

၈.၂ စွဲမြဲသုံးစွဲမှု/ဆုချီးမြှင့်မှု အစီအစဉ်ရှိ သုံးစွဲသူ၏အခွင့်အရေးနှင့်တာဝန်ဝတ္တရားများသည် စွဲမြဲသုံးစွဲမှု / ဆုချီးမြှင့်မှု အစီအစဉ်အတွက် သီးခြားစည်းမျဉ်းစည်းကမ်းများနှင့်အကျုံးဝင်ရမည်။

၉. အကောင့်များထိန်းသိမ်းခြင်းနှင့်ပိတ်သိမ်းခြင်း

၉.၁ ဥပဒေများအရ MPT Money သည် အောက်ပါအခြေအနေတစ်ရပ်ဖြစ်ပေါ်လာပါက လူကြီးမင်း အချိန်မရွေး အသုံးပြုနိုင်သော နှင့်/သို့မဟုတ် ဆောင်ရွက်နိုင်သော အကောင့်များ၏ အရေအတွက် နှင့်/သို့မဟုတ် ငွေကြေးဆိုင်ရာ ဆောင်ရွက်ချက်များကို တားမြစ်ခြင်း သို့မဟုတ် ကန့်သတ်ခြင်း အပါ အဝင် လူကြီးမင်း၏ ဝန်ဆောင်မှုများ အသုံးပြုမှုကို ရပ်စဲရန်၊ ဆိုင်းငံ့ရန် သို့မဟုတ် ကန့်သတ်ရန် အခွင့်ကို စွဲကိုင်ထားပါသည်။

၉.၁.၁ လူကြီးမင်းသည် T & C၊

ကိုယ်ရေးကိုယ်တာပေါ်လစီသို့မဟုတ်ဥပဒေများကိုချိုးဖောက်နေခြင်း။

၉.၁.၂ လူကြီးမင်းအနေဖြင့် မှားယွင်းသောသတင်းအချက်အလက်များကို ပေးခဲ့သည်ဟု MPT Money က ကျိုးကြောင်းသင့်စွာ သံသယရှိခြင်း။

၉.၁.၃ လူကြီးမင်း၏အကောင့်(များ)တွင် သင့်တော်သော အချိန်အတွင်း လူကြီးမင်း မဖော်ထုတ်၊ မဖြေရှင်းနိုင်သော ကွာခြားချက်များရှိခြင်း။

၉.၁.၄ လူကြီးမင်း၏ အကောင့်(များ) တွင်သင့်တော်သောအချိန်အတွင်း MPT Money ကမဖော်ထုတ်၊ မဖြေရှင်းနိုင်သော ကွာခြားချက်များရှိခြင်း။

၉.၁.၅ လူကြီးမင်း၏ အကောင့်အားခွင့်ပြုချက်မရှိဘဲအသုံးပြုခြင်း နှင့် အသုံးပြုနေသည်ဟု MPT Money က သံသယဖြစ်ခြင်း။

၉.၁.၆ လူကြီးမင်း ၏အကောင့်ကို ရာဇဝတ်မှုအတွက်အသုံးပြုခြင်း တရားမဝင်သော၊ လိမ်လည်သော သို့မဟုတ် ကျွန်ုပ်တို့ခွင့်ပြုထားသော အခြား ရည်ရွယ်ချက်တစ်ခုခုအတွက် အသုံးပြုသည်ဟု MPT Money မှ ကျိုးကြောင်းသင့်စွာ သံသယရှိခြင်း။

၉.၁.၇ လူကြီးမင်းသည်လူကြီးမင်း၏ အကောင့်ကိုကိုင်တွယ်ရန်သို့မဟုတ် အရောင်းအဝယ်ပြုလုပ်ရန် သတ်မှတ်ချက်များ မပြည့်မီကြောင်း MPT Money က ကျိုးကြောင်းသင့်စွာ ဆုံးဖြတ်ခြင်း။

၉.၁.၈ ဥပဒေများကိုလိုက်နာရန် MPT Money သည် လူကြီးမင်း၏အကောင့်ကိုပိတ်ရန်လိုအပ်ခြင်း။

၉.၂ သုံးလကျော် (၃ လ) ကျော်သည့် ကာလအထိ အသုံးပြုမှုမရှိသော အကောင့်များကို ပိတ်သိမ်း / ရပ်စဲပါမည်။

၁၀. ဆုံးရှုံးမှုများ

၁၀.၁ လူကြီးမင်း၏ မိုဘိုင်းဖုန်းနှင့် / သို့မဟုတ် လူကြီးမင်းအကောင့် ဖွင့်လှစ်ထားသော SIM ကတ်ပျောက်ဆုံး ပါက MPT Money Hotlines ၉၉၀၊ ၉၉၁ သို့မဟုတ် ၀၁၂၃၂၃၀၉၉၀ မှတစ်ဆင့် သို့မဟုတ် နှစ်ဆယ့်လေး (၂၄) နာရီအတွင်း အနီးစပ်ဆုံးကိုယ်စားလှယ်အား စာဖြင့်ရေးသားထားသော အစီရင်ခံစာဖြင့် MPT Money သို့ အကြောင်းကြားနိုင်သည်။ လူကြီးမင်း၏ အကောင့်အား ရပ်ဆိုင်းခြင်း သို့မဟုတ် ပိတ်သိမ်းခြင်းကို ဖုန်းခေါ်ဆိုမှု သို့မဟုတ် စာဖြင့်ရေးသားထားသော အစီရင်ခံစာအား မှန်ကန်စွာစစ်ဆေး ပြီးမှသာ ဆောင်ရွက်သွားမည် ဖြစ်သည်။

၁၀.၂ လူကြီးမင်း၏ လက်ကိုင်ဖုန်းနှင့်/သို့မဟုတ် SIM ကတ်ပျောက်ဆုံးပါက (သို့မဟုတ်) လူကြီးမင်း၏ SIM ကတ် ချွတ်ယွင်းပါက သို့မဟုတ် အခြားနည်းဖြင့် ပျက်စီးပါက ဖြစ်စေ၊ လူကြီးမင်းသည် မိမိ၏ ကုန်ကျစရိတ်ဖြင့် အစားထိုး SIM ကတ် (များ) ကို တောင်းခံရယူနိုင်သည်။ ပျောက်ဆုံးသွားသော၊ ချွတ် ယွင်းသွားသော သို့မဟုတ် ပျက်စီးသွားသော SIM Card (များ) အတွက်ကျွန်ုပ်တို့တွင်တာဝန်မရှိပါ။

၁၀.၃ လူကြီးမင်း၏ အကောင့် ဖွင့်လှစ်ထားသော မိုဘိုင်းဖုန်းနှင့် / သို့မဟုတ် SIM ပျက်စီးမှုနှင့် / သို့မဟုတ် ပျက်စီးမှုအစီရင်ခံစာမတိုင်မီ ပြုလုပ်ခဲ့သော ငွေကြေးဆိုင်ရာ ဆောင်ရွက်ချက်များ အားလုံးသည် လူကြီးမင်း၏တာဝန် ဖြစ်သည်။

၁၁. အကောင့်ရှင်းတမ်းများ၊ ငွေကြေးဆိုင်ရာ ဆောင်ရွက်ချက် မှတ်တမ်း

၁၁.၁ လူကြီးမင်း၏ တောင်းဆိုချက်အရ MPT Money သည် လူကြီးမင်း၏ အကောင့်ရှင်းတမ်း/ ငွေကြေးဆိုင်ရာ ဆောင်ရွက်ချက် မှတ်တမ်း (Account Statement / Transaction History) မိတ္တူကို စာတိုက်၊ အီးမေးလ် သို့မဟုတ် လူကြီးမင်း၏ Mobile App မှဖြစ်စေ သက်ဆိုင်သည့် အလျောက် ပေးပို့ပါမည်။

၁၁.၂ လူကြီးမင်း ဖော်ပြသည့် နည်းလမ်း နှင့်/သို့မဟုတ် လိပ်စာသို့ပို့ထားသည့် အကောင့်ရှင်းတမ်း/ ငွေကြေး ဆိုင်ရာ ဆောင်ရွက်ချက်မှတ်တမ်းသည် လူကြီးမင်းအနေဖြင့် ၎င်းတို့ကို ရရှိသည်ဟု အပြီးသတ် မှတ်ယူ ရမည့် အထောက် အထားဖြစ်သည်။ နောက်ပိုင်းတွင် လူကြီးမင်းအနေဖြင့် အကောင့်ရှင်းတမ်း/ ငွေကြေး ဆိုင်ရာ ဆောင်ရွက်ချက် မှတ်တမ်းကို မရရှိကြောင်း ခုခံချေပခွင့်မရှိပါ။ လူကြီးမင်း၏ အကောင့်ရှင်းတမ်း/ ငွေကြေးဆိုင်ရာ ဆောင်ရွက်ချက်မှတ်တမ်းကို မှလွဲ၍ အခြားသူတစ်ဦး

မှတ်တမ်းတင်ခြင်းကြောင့် ဖြစ်ပေါ်လာ သော မည်သည့်တာဝန်ခံမှုနှင့် အားလုံးမှမဆို MPT Money နှင့် MPT အား ကင်းလွတ်စေရမည်။

၁၁.၃ MPT Money သည်၎င်း၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ရက်ပေါင်း ၆၀ ကျော် သက်တမ်းရှိသော အကောင့် ရှင်းတမ်း/ ငွေကြေးဆိုင်ရာ ဆောင်ရွက်ချက်မှတ်တမ်းအတွက် မည်သည့်တောင်းဆိုမှုအတွက်ကိုမဆို အခကြေးငွေကောက်ခံနိုင်သည်။

၁၂. ဆက်သွယ်ဆောင်ရွက်သူ တိုင်ကြားချက်များ၊ မှားယွင်းသည့် ငွေကြေးဆိုင်ရာ ဆောင်ရွက်ချက်များ

၁၂.၁ အကယ်၍ လူကြီးမင်းသည် MPT Money၊ လူကြီးမင်း၏အကောင့်၊ လူကြီးမင်း၏ ငွေကြေးဆိုင်ရာ ဆောင် ရွက်ချက်များ သို့မဟုတ် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စိုးရိမ်မှုများရှိပါက MPT Money Hotlines ဖြစ် သော ၉၉၀၊ ၉၉၁ သို့မဟုတ် ၀၁၂၃၂၃၀၉၉၀၊ <http://www.mptmoney.com.mm> တွင် ထုတ်ပြန် ထားသည့် လိပ်စာ နှင့်/သို့မဟုတ် အီးမေးလ် ၊ Mobile App သို့မဟုတ် ကိုယ်စားလှယ် ဆိုင်များမှတစ်ဆင့် MPT Money ကို ဆက်သွယ်နိုင်ပါသည်။ ဖွင့်ဟထုတ်ဖော်သည့် သတင်းအချက် အလက် အားလုံးကို လျှို့ဝှက်အချက်အလက်အဖြစ် ကိုင်တိုင်၍ အထိရောက်ဆုံးနှင့် ထိရောက်သောနည်းလမ်းဖြင့် ဖြေရှင်း ပေးပါမည်။

၁၂.၂ ငွေကြေးဆိုင်ရာ ဆောင်ရွက်ချက်တစ်ခု နှင့်/သို့မဟုတ် အကောင့်ရှင်းတမ်း/ငွေကြေးဆိုင်ရာ ဆောင်ရွက် ချက် မှတ်တမ်းတွင် စာရင်းထည့်သွင်းမှုများပြုလုပ်ပြီးနောက် Mobile App ထဲရှိ အသေးစိတ်အချက် အလက်များ နှင့်/သို့မဟုတ် စာတိုပေးပို့မှု(များ)ကို လူကြီးမင်းအနေဖြင့် MPT Money အား အငြင်းပွားမှု နှင့်/သို့မဟုတ် ငွေကြေးဆောင်ရွက်ချက်ကို မပြုလုပ်ရန်တောင်းဆိုမှုတစ်ခုခု မရှိပါက စစ်မှန်ပြီး မှန်ကန် ကြောင်း မှတ်ယူပါမည်။ MPT Money သည် MPT Money ၏ သတ်မှတ်ထားသော တိုင်ကြားမှု ကိုင်တွယ်ဖြေရှင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဥပဒေများအရ ကိုင်တွယ်ဖြေရှင်းသွား ပါမည်။

၁၂.၃ အငြင်းပွားမှုဖြစ်ထားသည့် ငွေကြေးဆိုင်ရာ ဆောင်ရွက်ချက်များသည် တောင်းဆိုမှု / အငြင်းပွားမှုအား စနစ်တကျ စစ်ဆေးခြင်း နှင့် စုံစမ်းစစ်ဆေးခြင်းကို သင့်လျော်စွာ ပြုလုပ်ပြီး ဆက်သွယ်ဆောင်ရွက်သူ ဖက်က အလေးသာကြောင်း ပေါ်ပေါက်ပြီး MPT Money က ၎င်း၏ တစ်ဦးတည်း ဆုံးဖြတ်ချက်ဖြင့် အတည်ပြုပြီးမှသာ ဆက်သွယ်ဆောင်ရွက်သူအတွက် ငွေကြေးဆောင်ရွက်မှုကို ပယ်ဖျက်ခြင်း/ ငွေ ကြေးပြန်လည် ထည့်ပေးခြင်းတို့ကို ပြုလုပ်ပါမည်။

၁၂.၄ ကိုယ်တိုင်ရိုက်နှိပ်ဖြည့်သွင်းရသော (keyword-based commands) ဖြင့် ပြုလုပ်ထားသော ငွေကြေး ဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ဆက်သွယ်ဆောင်ရွက်သူက မှားယွင်းစွာပြုလုပ်ထားသော အရောင်း အဝယ်များကို ပြုလုပ်သောအရောင်းအဝယ်များအား ပြန်လည်ပယ်ဖျက်ပေးမှုများ ရှိမည် မဟုတ်ပါ။

၁၂.၅ MPT Money သည် MPT Money ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများနှင့် တွဲဖက်၍ သီးခြားအငြင်းပွားမှု ဖြေရှင်းရေး နည်းလမ်းများကို ပံ့ပိုးနိုင်ပါသည်။ လူကြီးမင်းသည် MPT Money သို့မဟုတ် တွဲဖက် ပါဝင်သော MPT Money ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများက အခါအားလျော်စွာ အကြံပြုသော အဆိုပါနည်းလမ်းများကို လိုက်နာဆောင်ရွက်ရန် သဘောတူပါသည်။

၁၃. တာဝန်ယူမှုအပေါ်အာမခံချက်များနှင့်ကန့်သတ်ချက်များ

၁၃.၁ MPT Money သည် ၎င်း၏ ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း မည်သည့် အာမခံချက်မှ မပြုလုပ်ပါ။ ဝန်ဆောင်မှုများကို မည်သည့်အမျိုးအစား မဆိုဖြစ်သော အာမခံချက်များမပါဘဲ ဥပဒေများအရ “ရှိသည့် အတိုင်း” နှင့် “ရှိနိုင်သည့်အတိုင်း” အခြေခံဖြင့်ပံ့ပိုးထားခြင်း ဖြစ်သည်။ အထူးသဖြင့် MPT Money သည် အောက်ပါတို့နှင့် စပ်လျဉ်း၍ အာမခံချက်များ မပြုလုပ်ပါ -

၁၃.၁.၁. ဤစည်းကမ်းချက်များအရ MPT Money မှပေးအပ်ထားသော သို့မဟုတ် ဝန်ဆောင်မှုများကို အသုံးပြု၍ ရရှိသော သို့မဟုတ် ထုတ်လွှင့်သည့် ဒေတာ သို့မဟုတ် သတင်းအချက်အလက်များ၏ အကြောင်းအရာ၊ အရည်အသွေး၊ တိကျမှု၊

၁၃.၂.၂. တတိယပုဂ္ဂိုလ်တစ်ဦးကပေးသည့် ဝန်ဆောင်မှု၊ အကြောင်းအရာ နှင့်/သို့မဟုတ် အခြားသော အရင်း အမြစ်များ၊

၁၃.၃.၃. ဝန်ဆောင်မှုများကို အသုံးပြု၍ ရရှိသော ဝန်ဆောင်မှု သို့မဟုတ်ထုတ်ကုန်တစ်ခုခု၊

၁၃.၁.၄. ဝန်ဆောင်မှုများသည် အနှောင့်အယှက်ကင်းခြင်း သို့မဟုတ် အမှားကင်းခြင်း၊

၁၃.၁.၅. ရလဒ်တစ်ခုခု သို့မဟုတ် အချက်အလက်တစ်ခုခု ရရှိခြင်း။

၁၃.၂ MPT Money သည် ဝန်ဆောင်မှုဆိုင်ရာ တောင်းဆိုမှုများအားလုံး အတွက် ထိရောက်စွာဆောင်ရွက်ရန် ကြိုးပမ်းရမည်။ လိုအပ်သော အခါအားလျော်စွာ စစ်ဆေးခြင်း၊ ပြင်ဆင်ခြင်း၊

ပြုပြင်ခြင်း သို့မဟုတ် ပြုပြင် ခြင်းများ နှင့် MPT Money ထိန်းချုပ်မှုပြင်ပရှိ အခြားအချက်များကြောင့် ဝန်ဆောင်မှုများကို ထိခိုက်နိုင် သည်ကို လူကြီးမင်းအနေဖြင့် အသိအမှတ်ပြုပါသည်။

၁၃.၃ MPT Money သည် ဝန်ဆောင်မှုများ၏ လုပ်ဆောင်ချက် အစိတ်အပိုင်းများအားလုံးသည်သည် အမြဲတမ်း ရရှိနိုင်မည်ဟု အာမခံမှု မပြုလုပ်ပါ။ ထို့ပြင် MPT Money သည် ဥပဒေ၊ ဥပဒေဆိုင်ရာ ထုတ်ပြန်ချက်များ၊ အစိုးရ စည်းမျဉ်းများ သို့မဟုတ် မူဝါဒ အသစ်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် အခြားသော အကြောင်းရင်း တစ်ရပ်ရပ်ကြောင့် တိုက်ရိုက်ရလဒ်အနေဖြင့် လုပ်ဆောင်ချက် အစိတ်အပိုင်းတစ်ရပ်ရပ် သို့မဟုတ် အထွေထွေ ဝန်ဆောင် မှုများကို ရုတ်သိမ်းနိုင်ပါသည်။

၁၃.၄ လူကြီးမင်းအနေဖြင့် တတိယပုဂ္ဂိုလ်များကပေးသော ဝန်ဆောင်မှုများ၏ရရှိမှု၊ တိကျမှု၊ သင့်လျော်မှု၊ ပြည့်စုံမှု သို့မဟုတ် ချိုးဖောက်မှုမရှိမှု သို့မဟုတ် ထို တတိယပုဂ္ဂိုလ်ထံမှ သို့မဟုတ် ၎င်းတို့ထံမှတစ်ဆင့် ရရှိသော အကြောင်းအရာ၊ ဝန်ဆောင်မှု တို့အတွက် MPT Money တွင် တာဝန်မရှိကြောင်း နားလည် သဘောတူပါသည်။

၁၃.၅

MPT Money အောက်ပါတို့အပါအဝင် ယင်းတို့ချည်းသာမက လူကြီးမင်း၏ ဝန်ဆောင်မှုကိုအသုံးပြုခြင်း ကြောင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက် ဖြစ်စေ ပေါ်ပေါက်လာသော သို့မဟုတ် ဝန်ဆောင်မှု အသုံးပြုမှု၏ ရလဒ်ဖြစ်သော သို့မဟုတ် ဝန်ဆောင်မှုအသုံးပြုမှုကြောင့်ဖြစ်သော မည်သည့် ဆုံးရှုံးမှု၊ ကုန်ကျစရိတ်၊ လျော်ကြေး၊ ထိခိုက်မှု သို့မဟုတ် တာဝန် ရှိမှုတို့အတွက် တာဝန်မရှိစေရ။

၁၃.၅.၁ MPT Money၊ ဘဏ်၊ ငွေရေးကြေးရေး အဖွဲ့အစည်း၊ ATM သို့မဟုတ် လုပ်ငန်းတစ်ရပ်ရပ် အစရှိသည်တို့သည် E-Moneyကို ခွင့်ပြုခြင်း၊ လက်ခံခြင်း၊ အသိအမှတ်ပြုရန် ငြင်းဆန်ခြင်း၊

၁၃.၅.၂ E-Money ကို ဘဏ်၊ ငွေရေးကြေးရေးအဖွဲ့အစည်း၊ ATM သို့မဟုတ် လုပ်ငန်းများက အသိအမှတ်ပြုသော်လည်း ပေးချေမှုကို အကြောင်းရင်းတစ်ရပ်ရပ်ကြောင့် ခွင့်မပြုခြင်း၊

၁၃.၅.၃ ဝန်ဆောင်မှု / စနစ် / လိုင်းမရရှိနိုင်သောကြောင့် SIM ထည့်သွင်းထားသည့် လက်ကိုင်ဖုန်းကို အသုံးပြု၍ ငွေကြေးဆိုင်ရာ ဆောင်ရွက်ချက် တစ်ရပ်ရပ်ကို လူကြီးမင်းအနေဖြင့် မဆောင်ရွက် နိုင်ခြင်း သို့မဟုတ် ပြီးမြောက်အောင် မပြုလုပ်နိုင်ခြင်း၊

၁၃.၅.၄ အုပ်ချုပ်မှုအမှား၊ နည်းပညာ၊ စက်ပစ္စည်း၊ လျှပ်စစ်ဆိုင်ရာ သို့မဟုတ် အီလက်ထရောနစ် ပစ္စည်း ဆိုင်ရာ အမှား သို့မဟုတ် အခက်အခဲကြောင့် သို့မဟုတ် MPT Money ၏ ထိန်းချုပ်မှု ပြင်ပတွင်ရှိ ဝန်ဆောင်မှု ကိုနှောင့်နှေးခြင်း၊ ပြတ်တောက်ခြင်း သို့မဟုတ် ရပ်စဲခြင်းသို့မဟုတ် အခြားသော အကြောင်းရင်းနှင့် အခြေအနေများ (သဘာဝဘေးအန္တရာယ်များ၊ ဆန္ဒပြမှု၊ အလုပ်သမားအငြင်း ပွားမှုများ၊ မီးဘေး၊ အနှောင့်အယှက်ပေးခြင်း၊ အစိုးရ၏အရေးယူ ဆောင်ရွက်မှု၊ လေထုအခြေ အနေများ၊ မိုးကြိုး၊ တတိယ ပုဂ္ဂိုလ်တစ်ဦးဦးက ပြုလုပ်သော အနှောင့်အယှက်ပြုမှု သို့မဟုတ် ထိခိုက်မှု၊ ဥပဒေပြုမှု သို့မဟုတ် စည်းမျဉ်း ပြောင်းလဲမှုတစ်ရပ်ရပ် အပါအဝင် ယင်းတို့ချည်းသာ မက)၊

၁၃.၅.၅ အကောင့်အားခိုးယူခြင်း (သို့မဟုတ်) ခွင့်ပြုချက်မရှိဘဲအသုံးပြုခြင်း (သို့မဟုတ်) ဆက်သွယ် ဆောင်ရွက်သူက တတိယပုဂ္ဂိုလ်တစ်ဦးဦးကို ပေးရမည့် ဆုံးရှုံးမှုများ၊ ကုန်ကျစရိတ်များ၊ အခြား ပေးချေမှုများ၊

၁၃.၅.၆ ပိုင်ရှင်များ၊ ဝန်ထမ်းများ သို့မဟုတ် ကိုယ်စားလှယ်များ အပါအဝင် ယင်းတို့ချည်းသာမက မည်သည့် တတိယပုဂ္ဂိုလ်မဆို၏ မှားယွင်းစွာ ကိုယ်စားပြုတင်ပြခြင်း၊ လိမ်လည်ခြင်း သို့မဟုတ် မမှန်ကန်သော လုပ်ရပ် ပြုလုပ်ခြင်း။

၁၃.၆ လူကြီးမင်းအနေဖြင့် MPT Money နှင့် ၎င်း၏လက်အောက်ခံများ၊ မိခင်ကုမ္ပဏီများနှင့် ဆက်စပ် ကုမ္ပဏီများနှင့် ၎င်းတို့၏ သက်ဆိုင်ရာအရာရှိများ၊ ဒါရိုက်တာများနှင့် ဝန်ထမ်းများအား လူကြီးမင်း၏ T&Cs ချိုးဖောက်ခြင်း၊ လူကြီးမင်းအနေဖြင့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ပြုလုပ်ခြင်းကြောင့် သို့မဟုတ် မပြုဘဲနေခြင်းကြောင့် အကျိုးဆက်အနေဖြင့် ပေါ်ပေါက်လာသည့် MPT Money အပေါ် တတိယ ပုဂ္ဂိုလ်တစ်ဦးဦးက ဆန့်ကျင်၍ တောင်းဆိုသော နစ်နာမှု၊ တောင်းဆိုမှုများ၊ တာဝန်ခံမှုများ၊ ရှေ့နေ စရိတ် များ သို့မဟုတ် ကုန်ကျစရိတ်များ သို့မဟုတ် မည်သည့် သဘောသဘာဝမဆို ရှိသော နစ်နာမှုများ အပေါ် တာဝန်ခံမှုမှ ကင်းလွတ်ပြီး လွတ်ငြိမ်းစေရမည် ဖြစ်ကြောင်း သဘောတူပါသည်။

၁၃.၇ MPT Money သည် ၎င်း၏ ရွေးချယ်ခွင့်ဖြင့် အခြားတတိယပုဂ္ဂိုလ်များ (ဥပမာ - ငွေရေးကြေးရေး အဖွဲ့အစည်းများ နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ မဟုတ်သော အဖွဲ့အစည်းများ၊ လုပ်ငန်းများ၊ ဝန်ဆောင်မှု ပံ့ပိုးသူများ၊ တတိယပုဂ္ဂိုလ် မိတ်ဖက်များ) ၏ အမျိုးမျိုးသော စင်္ကြံ (platforms) ကို အသုံးပြု နိုင်ရန် ဝန်ဆောင်မှုအပေါ် ထပ်ဆောင်း ဆောင်ရွက်မှုများကို ပံ့ပိုးပေးနိုင်သည်။ အခြား စင်္ကြံ များသို့ ဝင်ရောက်နိုင်ရန်အတွက် အဆိုပါ ဆောင်ရွက်မှုများကို အသုံးပြုခြင်းအားဖြင့် လူကြီးမင်း၏ အဆိုပါ ပြင်ပ

ပလက်ဖောင်းများသို့ဝင်ရောက်ခြင်းကြောင့် ဖြစ်ပေါ်လာသောမည်သည့်ဆုံးရှုံးမှု သို့မဟုတ်ပျက်စီးဆုံးရှုံးမှုမှမဆို MPT Money ကို ကင်းလွတ်ခွင့်ပြုကြောင်း သဘောတူပါသည်။

၁၃.၈ စာချုပ် ၊ ချိုးဖောက်မှု၊ ပေါ့ဆမှု၊ တင်းကြပ်သော တာဝန်ခံမှု၊ တရားမ နစ်နာမှု သို့မဟုတ် အခြားနည်းလမ်း တစ်ခုခုအပေါ် အခြေခံထားသည့် မည်သည့် ပုံစံမဆိုရှိသည့် တောင်းဆိုမှုများ၊ အရေးယူဆောင်ရွက်မှု အကြောင်းရင်းများသည် မည်သည့် အခြေအနေတွင်မဆို အဆိုပါ တောင်းဆိုမှု သို့မဟုတ် အရေးယူ ဆောင်ရွက်မှု ဖြစ်ပွားချိန် လူကြီးမင်း အကောင့်တွင်ရှိသည့် E-Money ထက် မများစေရ။

၁၄. ဆက်သွယ်ဆောင်ရွက်သူ၏ အချက်အလက်အချက်အလက်များ

၁၄.၁ T & C အရ လူကြီးမင်း၏ သတင်းအချက်အလက်များကို စုဆောင်းခြင်းနှင့်အသုံးပြုခြင်းအားလုံးသည် <http://mptmoney.com.mm/#terms-condition> တွင်ဖော်ပြထားသော MPT Money ၏ ပုဂ္ဂိုလ်ရေး ဆိုင်ရာ သတင်းအချက်အလက် ထိန်းသိမ်းမှု မူဝါဒ အရဖြစ်ကြောင်း လူကြီးမင်းနားလည် သဘောပေါက် ပါသည်။

၁၅. လုံလုံခြုံခြုံ

၁၅.၁ လူကြီးမင်းအနေဖြင့် မည်သည့်အချိန်တွင်မဆို MPT Money ၏ T & C နှင့်ဥပဒေများအရ လူကြီးမင်း၏ အကောင့်တွင်ရှိသော E-Money နှင့်ညီမျှသောငွေသားအား နှင့် မည်သည့်အချိန်တွင်မဆို မူရင်း တန်ဖိုး အတိုင်း လုံလုံခြုံခြုံနိုင်သည်။

၁၅.၂ လူကြီးမင်း၏အကောင့်ရှိ E-Money ကို ၎င်းနှင့်ညီမျှသော ငွေသားလုံလုံခြုံခြုံအတွက် MPT Money က အခကြေးငွေများနှင့် ကောက်ခံမှုများ ချမှတ်နိုင်သည်။

၁၆. လွှဲပြောင်းသည့် ဥပဒေနှင့် အငြင်းပွားမှု ဖြေရှင်းခြင်း

၁၆.၁ T&Cs ကို ဥပဒေများနှင့်အညီ လွှဲပြောင်းရမည်ဖြစ်ပြီး အဆိုပါ ဥပဒေများနှင့် အညီ အနက်အဓိပ္ပာယ် ကောက်ယူ၍ အဓိပ္ပာယ်ဖွင့်ဆိုရမည်။

၁၆.၂ အခြားနည်းအားဖြင့် သဘောတူမထားပါက နှင့် ဥပဒေနှင့်အရမှ လွှဲ၍ မည်သည့်မဆိုနှင့် အားလုံးသော တောင်းဆိုမှုများ၊ တောင်းခံမှုများ၊ အရေးယူမှုအကြောင်းအရင်းများ၊ အငြင်းပွားမှုများ၊ ငြင်းခုံခြင်းများနှင့် T&Cs ချိုးဖောက်ခြင်း၊ တည်ရှိခြင်း၊ အာဏာသက်ဝင်မှု၊ သက်တမ်း သို့မဟုတ်

ရပ်စဲမှုတို့နှင့်စပ်လျဉ်း၍ မေးမြန်းမှုများအပါအဝင် T&Cs နှင့်စပ်လျဉ်း၍ ပေါ်ပေါက်လာသော အခြားကိစ္စရပ်များကို ဆုံးဖြတ်ချက် ချရန် လိုအပ်သည့် ကိစ္စတစ်ခုကိုပါတီအနေဖြင့် ပထမဦးဆုံး အကြောင်းကြားသည့်နေ့မှ ရက်ပေါင်း ၃၀ (၃၀) အတွင်း စာချုပ်ဝင်များက ရင်းနှီးချစ်ကြည်စွာ မဖြေရှင်းနိုင်ပါက ၎င်းတို့ကို ၂၀၁၆ ခုနှစ် အနုညာတစီရင် ဆုံးဖြတ်ခြင်း ဥပဒေ (“MAL”)၏ ပြဋ္ဌာန်းချက်များအရ မြန်မာနိုင်ငံရှိ ခုံသမာဓိဖြင့် စီရင်ဆုံးဖြတ်ခြင်းနည်းလမ်းများကို ရည်ညွှန်း၍ အပြီးသတ်ဆုံးဖြတ်ပါမည်။ အနုညာတစီရင် ဆုံးဖြတ် ခြင်း ဥပဒေဟုဆိုရာတွင် အခါအားလျော်စွာ ပြင်ဆင်ထားသော သို့မဟုတ် ပြန်လည် ပြဋ္ဌာန်းထားသော သို့မဟုတ် အစားထိုးထားသော သို့မဟုတ် လုံလွယ်အစားထိုးထားသော ထိုဥပဒေလည်း ပါဝင်သည်။

၁၆.၃ အနုညာတစီရင်ခြင်းဥပဒေ MAL အရမြန်မာနိုင်ငံတွင်ခုံသမာဓိဖြင့်စီရင်ဆုံးဖြတ်ခြင်းနှင့်စပ်လျဉ်း၍ ခုံသမာဓိ သုံး(၃)ဦး ပါရှိရပါမည်။ စာချုပ်ဝင်တစ်ဦးချင်းစီသည် အနုညာတစီရင်ဆုံးဖြတ်ရန် တင်ပြသည့် နေ့မှ ရက်ပေါင်းသုံးဆယ် (၃၀) အတွင်း ခုံသမာဓိတစ်(၁)ဦး ကိုခန့်ထားရမည်ဖြစ်ပြီး ခန့်အပ်ခံထား ခန့်အပ် ထားသောခုံသမာဓိလူကြီးနှစ်ဦးက ၎င်းတို့နှစ်(၂)ဦးထဲ၏ နောက်ဆုံးခန့်အပ်ခံထားရသည့် ရက်မှ ရက်ပေါင်း (၃၀) အတွင်း တရားသူကြီးတစ်ဦးကိုရွေးချယ်ရမည်။ အကယ်၍ စာချုပ်ဝင်တစ်ဦးက အဆိုပါ စာချုပ်ဝင်အတွက် ခုံသမာဓိဖြင့်ခန့်အပ်ရန် ပျက်ကွက်ပါက သို့မဟုတ် စာချုပ်ဝင်များခန့်ထားသော ခုံသမာဓိများအနေဖြင့် သတ်မှတ်ကာလအတွင်း တရားသူကြီးခန့်အပ်ရန် သဘောမတူနိုင်ပါက မည်သည့် စာချုပ်ဝင်မဆို အဆိုပါ ခုံသမာဓိ သို့မဟုတ် တရားသူကြီး ခန့်အပ်မှုအတွက် တရားရုံးသို့ လျှောက်ထားနိုင် ပါသည်။ မည်သည့် အနုညာတစီရင်ဆုံးဖြတ်ခြင်းကိစ္စရပ်တွင်မဆို ခုံသမာဓိ၏ ဆုံးဖြတ်ချက်အများစုက လွှမ်းမိုးပါမည်။ အကယ်၍ ခုံသမာဓိ၏ ထင်မြင်ဆုံးဖြတ်ချက်များ တူညီစွာ ကွဲပြားနေလျှင် တရားသူကြီး တစ်ဦး၏ ဆုံးဖြတ်ချက်က လွှမ်းမိုးပါမည်။ အနုညာတစီရင် ဆုံးဖြတ်ချက် တွင် အသုံးပြုမည့်ဘာသာ စကားသည် မြန်မာဘာသာစကားဖြစ်ပြီး အကျိုးဆက်အဖြစ်ရရှိသည့် အနုညာတဆုံးဖြတ်ချက်သည် အပြီးသတ်ဖြစ်ပြီး စာချုပ်ဝင်များအပေါ် စီးနှောင်မည်ဖြစ်သည်။ ထိုအနုညာတဆုံးဖြတ်ချက်အပေါ် စီရင်ချက်ကို ဆုံးဖြတ်ချက်ချပြုသည့်နေရာ၏ တရားစီရင်ပိုင်ခွင့် ရှိသည့် မည်သည့် တရားရုံးတွင်မဆို တင်သွင်းနိုင်သည်။ အနုညာတစီရင် ဆုံးဖြတ်ခြင်းကို မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ပြုလုပ်ရမည်။

၁၇. မလွန်ဆန်နိုင်သောဖြစ်ရပ်များ

၁၇.၁ T&Cs တွင်ဖော်ပြထားသော MPT Money ၏ တာဝန်ဝတ္တရားများအား ဆောင်ရွက်ခြင်း သို့မဟုတ် ပျက်ကွက်မှု သို့မဟုတ် နှောင့်နှေးမှု တစ်ရပ်ရပ်သည် သဘာဝဘေးအန္တရာယ်၊ ပြည်သူ့ ရန်စွယ်၊ စစ်ပွဲ၊ ဆူပူ သောင်းကျန်းမှု၊ ပိတ်ဆို့အရေးယူမှု၊ မီးဘေး၊ ပေါက်ကွဲမှု၊ ဖျက်ဆီးမှု၊ ရေကြီးမှု၊ မတော်တဆ ထိခိုက်ဖြစ်ပွားမှု၊ လျှပ်စစ်မီး ပြတ်တောက်ခြင်း၊ လျှပ်စစ် ပစ္စည်း သို့မဟုတ် စနစ် တစ်စုံတစ်ရာ နှောင့်နှေး ခြင်း သို့မဟုတ် ပျက်စီးခြင်း၊ အစိုးရသို့မဟုတ် ဥပဒေတို့ မှ နှောင့်ယှက်မှု၊ အလုပ်သမား ဆန္ဒပြမှု သို့မဟုတ်

အငြင်းပွားမှု၊ သို့မဟုတ် ၎င်းတို့ဖြင့်သာ ကန့်သတ်ထားဘဲ အခြားသော ၎င်းအနေဖြင့်ထိန်းချုပ်နိုင်ခြင်း မရှိသော နှင့် သင့်လျော်သော ဂရုစိုက်မှုနှင့် ဆောင်ရွက်မှုပြုသော်လည်း မတားဆီးနိုင်သည့် အခြား အကြောင်းရာ တစ်ရပ်ရပ်တို့အတွက် MPT Money တွင်တာဝန်မရှိစေရ။

၁၈. အထွေထွေ

၁၈.၁ အကယ်၍ ဤ စည်းမျဉ်းစည်းကမ်းများ သို့မဟုတ် သက်ဆိုင်ရာ စာရွက်စာတမ်း တစ်ခုခုတွင် ပါဝင်သည့် ပြဋ္ဌာန်းချက် တစ်စုံတစ်ရာသည် မည်သည့်အချိန်တွင်မဆို သက်ဆိုင်သည့် ဥပဒေအရ တရားမဝင် တော့ခြင်း၊ အကျိုးမဝင်တော့ခြင်း၊ အာဏာသက်ရောက်မှု မရှိတော့ခြင်းတို့ ဖြစ်ပေါ်လာပါက ကျန်ရှိနေသည့် အခြား ပြဋ္ဌာန်းချက်များ၏ ဥပဒေအရ တရားဝင်ခြင်း၊ အကျိုးဝင်ခြင်း၊ အာဏာ သက်ရောက်မှု ရှိခြင်းတို့ကို မည်သို့မျှ ထိခိုက်ခြင်း သို့မဟုတ် အကျိုးသက်ရောက်ခြင်း မဖြစ်ပေါ်စေရ။

၁၈.၂ ဤ T&Cs သည် ဤတွင်ဖော်ပြပါရှိသော ကိစ္စရပ်နှင့် ပတ်သက်၍ လူကြီးမင်းနှင့် MPT Money တို့အကြား အလုံးစုံသော သဘောတူညီမှု ဖြစ်ပြီး ယခင် မည်သည့် စည်းမျဉ်းစည်းကမ်းများမဆိုသည့် အားလုံးအား လွှမ်းမိုး၍ အစားထိုးမည် ဖြစ်သည်။ ဤ T&Cs နှင့် ယခင် မူကွဲများအကြား ကွဲလွဲမှု တစ်စုံတစ်ရာရှိပါက ဤမူကွဲက လွှမ်းမိုးပါမည်။

၁၈.၃ MPT Money သည် သီးခြား ဝန်ဆောင်မှုတစ်ခုအတွက် (“သီးခြား T&Cs”) များကိုသတ်မှတ်နိုင်ပါသည်။ သီးခြား T&Cs နှင့် ဤ T&Cs အကြား ကွဲလွဲမှုရှိလျှင် သီးခြား T&Cs ကလွှမ်းမိုးပါမည်။ သို့သော် ထိုကဲ့သို့ လွှမ်းမိုးမှုမှာ ကွဲလွဲသည့် အတိုင်းအတာအထိသာဖြစ်သည်။

၁၈.၄ MPT Money မှ ဤ T&Cs တွင်ဖော်ပြထားသော ၎င်း၏အခွင့်အရေးနှင့် ကုစားမှု တစ်စုံတစ်ရာအား ဆောင်ရွက်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းသည် ၎င်း အခွင့်အရေးနှင့် ကုစားမှုအား စွန့်လွှတ်သည်ဟု အဓိပ္ပာယ် သက်ရောက်ခြင်း မရှိစေရ။ MPT Money မှ အခွင့်အရေးနှင့် ကုစားမှု တစ်စုံတစ်ရာအား အပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ပိုင်း ဆောင်ရွက်ခြင်းသည် အခြားသော အခွင့် အရေးနှင့် ကုစားမှု တစ်စုံတစ်ရာအား ဆောင်ရွက်ခြင်း သို့မဟုတ် ဆက်လက် ဆောင်ရွက်နိုင်ခြင်းကို တားဆီးခြင်း မရှိစေရ။ ဤ T&Cs တွင် ပါဝင်သည့် အခွင့်အရေးနှင့် ကုစားမှုများ သည် ဥပဒေအရ ပေးအပ် ထားသော အခွင့်အရေးနှင့် ကုစားမှုများအပေါ် တိုးပွားထပ်ပေါင်းသည့် သဘောသာဖြစ်၍ တစ်သီး တစ်သန့် သဘော ဖြစ်စေမည်မဟုတ်ပါ။

၁၈.၅ လူကြီးမင်းအနေဖြင့် ဤ T&Cs တွင်ဖော်ပြထားသော လူကြီးမင်း၏ အခွင့်အရေးများ၊ အကျိုးခံစားခွင့် များ၊ တာဝန်များကို MPT Money ၏ စာဖြင့်ရေးသားထားသော သဘောတူညီချက် မရှိဘဲ လွှဲအပ်ခြင်း သို့မဟုတ် လွှဲပြောင်းခြင်း မပြုလုပ်ရ။

၁၈.၆ လူကြီးမင်းအနေဖြင့် ဝန်ဆောင်မှုများကိုအသုံးပြုသမျှ ကာလပတ်လုံး T&Cs များက အကျိုးသက်ရောက်၊ တရားဝင်ဖြစ်ပြီး စည်းနှောင်မှု ရှိပါသည်။ သို့သော်ထိုအထဲတွင် ဝန်ဆောင်မှု အသုံးပြုပြီးနောက် ဆက်လက် အသက်ဝင်မည်ဖြစ်သော T&Cs ထဲတွင် ဖော်ပြထားသည့် ပုဂ္ဂိုလ်ရေး ဆိုင်ရာ သတင်း အချက်အလက် ထိန်းသိမ်းမှု မူဝါဒ သို့မဟုတ် ဥပဒေများ ဆိုင်ရာ ပြဋ္ဌာန်းချက်များ မပါဝင်ပါ။

၁၈.၇ ဤ T&Cs အား MPT Money က အချိန်မရွေး ဥပဒေ နှင့်အညီ မည်သည့်အချိန်တွင်မဆို ပြောင်းလဲ ပြင်ဆင်နိုင်သည့် အခွင့်ကို ကိုင်စွဲထားပါသည်။ T&Cs အား ပြောင်းလဲမှုများ ပြုလုပ်ပြီးနောက် ဝန်ဆောင်မှုကို အသုံးပြုခြင်းသည် အဆိုပါ ပြောင်းလဲပြင်ဆင်ထားသည့် T&Cs ကို သဘောတူသည့် အဓိပ္ပာယ် သက်ရောက်ပါသည်။

၁၈.၈ T&Cs ၏ အင်္ဂလိပ်ဘာသာစကားမူကွဲသည် ကိစ္စရပ်အားလုံးတွင် ထိန်းချုပ်မည်ဖြစ်ပြီး အကယ်၍ ဘာသာ ပြန်ထားသည့် မူကွဲများ (အကယ်၍ ရှိပါက) နှင့် ကွဲလွဲသည်များရှိပါက အဆိုပါ အင်္ဂလိပ် ဘာသာ သာစကား မူကွဲက လွှမ်းမိုးမည်ဖြစ်သည်။

ဖြန့်ဝေပြီး အကျိုးသက်ရောက်သည့် နေ့ရက် [၁၉ နိုဝင်ဘာလ ၂၀၂၀]

MPT Money ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်ထိန်းသိမ်းမှု မူဝါဒ

ဤပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက် ထိန်းသိမ်းမှု မူဝါဒသည် MPT Money ကုမ္ပဏီလီမိတက် (“ကျွန်ုပ်တို့”၊ “ကျွန်ုပ်တို့ကို”၊ “ကျွန်ုပ်တို့၏”၊ “MPT Money”) က ပိုင်ဆိုင်လည်ပတ်နေသည့် ဝက်ဘ်ဆိုဒ်များ အားလုံး၊ မိုဘိုင်းနှင့် ဝက်ဘ်အက်ပလီကေးရှင်း များ၊ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ (စုပေါင်း၍ “ဝန်ဆောင်မှုများ”) အပေါ် အကျိုး ဝင်ပါသည်။ အဆိုပါဝန်ဆောင်မှုများထဲတွင် “MPT Pay” ကဲ့သို့သော အမှတ် တံဆိပ်များ အပါအဝင် ကျွန်ုပ်တို့နှင့် အခါအားလျော်စွာ ဆက်စပ်နေသည့် ဝန်ဆောင်မှုများလည်း

ပါဝင်ပါသည်။

MPT Money ရှိ ကျွန်ုပ်တို့သည် လူကြီးမင်း၏ ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်ကို ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ အသုံးပြုချိန်တွင် လုံခြုံမှုရှိစေရေး နှင့် အကာအကွယ်ရရှိစေရေးတို့အတွက် သေချာ ဆောင်ရွက်ရန် အခိုင်အမာ ဆုံးဖြတ်ထားပါ သည်။ လူကြီးမင်း၏ သတင်းအချက်အလက်တစ်ရပ်ရပ် (“သုံးစွဲသူ အချက်အလက်များ”) ကို ကျွန်ုပ်တို့၏ ကောက်ယူပုံ၊ အသုံးပြုပုံ နှင့် ကာကွယ်ပုံတို့အပေါ် လူကြီးမင်းတို့၏ သိရှိပိုင်ခွင့်ကိုလည်း ကျွန်ုပ်တို့က အလေးထားပါသည်။ ထို့ကြောင့် သုံးစွဲသူ အချက်အလက်များကို ကျွန်ုပ်တို့ ကောက်ယူပုံ၊ အသုံးပြုပုံနှင့် ကာကွယ်ပုံနည်းလမ်း တို့ကို လူကြီးမင်းတို့အား အသိပေးရန် အလို့ငှာ ဤ ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက် ထိန်းသိမ်းမှုမူဝါဒကို ပြင်ဆင်ထား ရှိပါသည်။

ဤပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက် ထိန်းသိမ်းမှုမူဝါဒကို ကျွန်ုပ်တို့၏စည်းကမ်းသတ်မှတ်ချက်များ နှင့်လည်းကောင်း၊ MPT Money၏ ဝန်ဆောင်မှုအပေါ်လွှဲမိုးသည့် တိကျသော စည်းကမ်းသတ်မှတ်ချက် တစ်ရပ်ရပ်နှင့်လည်းကောင်း အတူတကွ ဖတ်ရှုနားလည်သင့်ပါသည်။

ဤပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်ထိန်းသိမ်းမှုမူဝါဒတွင် ပါဝင်သော တိကျသည့် စည်းကမ်းသတ်မှတ်ချက်များသည် ဤမူဝါဒတွင် MPT Money က အခြားနည်းအားဖြင့် အဓိပ္ပါယ်တိတိကျကျ သတ်မှတ်ထားပါက ကျွန်ုပ်တို့၏ စည်းကမ်းသတ်မှတ်ချက်များ၌ ၎င်းတို့အားသတ်မှတ်ထားသည့် အနက်အဓိပ္ပါယ်အတိုင်း ရှိစေ ရမည်။

၁။ ကျွန်ုပ်တို့ကောက်ယူသောသတင်းအချက်အလက်နှင့် ကျွန်ုပ်တို့ကောက်ယူပုံနည်းလမ်း

၁.၁ ဤဝန်ဆောင်မှုများကို လူကြီးမင်းကအသုံးပြုသည့်အခါ ကျွန်ုပ်တို့ကို ဆက်သွယ်သည့်အခါ သို့မဟုတ် ကျွန်ုပ်တို့၏ စွဲမြဲသုံးစွဲမှု အစီအစဉ်များတွင်ပါဝင်သည့်အခါ MPT Money အနေဖြင့် သုံးစွဲသူ အချက် အလက်များကို ကောက်ယူနိုင်ပြီး၊ လူကြီးမင်း နှင့် ကျွန်ုပ်တို့ ဆက်သွယ်ဆောင်ရွက်စဉ်အတွင်း ကောက်ယူထားသည့်၊ ရရှိလာသည့် အခြားသောသတင်းအချက်အလက်များနှင့်အတူ အသုံးပြု နိုင်သည်။

သုံးစွဲသူအချက်အလက်များသည် ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်များ သို့မဟုတ် ပုဂ္ဂိုလ်ရေးဆိုင်ရာမဟုတ်သော သတင်းအချက်အလက်များဖြစ်သည်။

(က) ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်များ သည် လူကြီးမင်း မည်သူမည်ဝါ ဖြစ်ကြောင်း ကျိုးကြောင်းဆီလျော်စွာနှင့် တိုက်ရိုက် ဖော်ထုတ်ပေးနိုင်သည့် သတင်း အချက်အလက်တစ်ရပ်ရပ် သို့မဟုတ် အခြားသောသတင်း အချက်အလက်နှင့် ပေါင်းစပ် ၍ လူကြီးမင်းမည်သူ မည်ဝါဖြစ်ကြောင်း ဖော်ထုတ်ပေးသည့် သတင်းအချက်အလက် တစ်ရပ်ရပ်ဖြစ်သည်။ ထို အထဲတွင် အောက်ပါတို့ပါဝင်သော်လည်း ယင်းတို့ ချည်းသာဟု ကန့်သတ်ထားမထားပါ။

(၁) အမည်၊ ကျား/မ၊ မွေးနေ့၊ လိပ်စာ၊ တယ်လီဖုန်း/မိုဘိုင်းလ် နံပါတ်၊ အီးမေးလ် လိပ်စာ၊ လူကြီးမင်း မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထား၊ ဝင်ငွေရရှိမှု လမ်း ကြောင်း၊ အလုပ်အကိုင် နှင့် အခြားသော ဒေတာများကဲ့သို့သော လူကြီးမင်း မည်သူ မည်ဝါ ဖြစ်ကြောင်းအထောက်အထား၊

(၂) ဤဝန်ဆောင်မှုများအတွက် လူကြီးမင်း၏ MPT SIM ကတ်ကို အသုံးပြုသည့်အခါ လူကြီးမင်းက MPT သို့ပေးအပ်ထားနိုင်သည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက် အလက်များ။

(ခ) ပုဂ္ဂိုလ်ရေးမဟုတ်သော သတင်း အချက်အလက်များ သည် သင့်ကိုတစ်ဦးချင်း သီးခြား ဖော် ထုတ်မပေးနိုင်သော သတင်းအချက်အလက်တစ်ခုခုဖြစ်ပြီး ထိုအထဲတွင် ငွေကြေးဆိုင်ရာ ဆောင်ရွက်ချက်၊ စာရင်းအင်းနှင့် လေ့လာသုံးသပ်မှုဆိုင်ရာ အချက် အလက်များအပြင် အမည်မဖော်ပြသောနှင့် လူတစ်ဦးချင်းအပေါ်အခြေမခံဘဲ စုပေါင်းထုတ်ထားသော အစီရင်ခံစာ များ ပါဝင်သည်။

၁.၂ ဤဝန်ဆောင်မှုများကို လူကြီးမင်းအသုံးပြုသည့်အခါ သုံးစွဲသူအချက်အလက်များ ကောက်ယူရန် Cookies ကဲ့သို့သောအင်တာနက်နည်းပညာများသာမက အင်တာနက် ဝင်ရောက်ကြည့်ရှုနိုင်သော Domain နှင့် Host၊ သင့်ကွန်ပျူတာ သို့မဟုတ် သင့်မိုဘိုင်းလ် ကိရိယာ၏ IP လိပ်စာ၊ ပထဝီဆိုင်ရာ တည်နေရာ (အကယ်၍ လူကြီးမင်းအနေဖြင့် အသုံးပြုရန် ဖွင့်ထားပါက) ၊ (device properties၊ settings နှင့် အသုံးပြုမှုဆိုင်ရာ သတင်းအချက် အလက်များကဲ့သို့သော) သင့်ကိရိယာအကြောင်းနှင့် ပတ်သက်သော အချက်အလက်များ၊ browser နှင့် operating system software၊ ကွန်ယက်ဆိုင်ရာ သတင်းအချက်အလက်များနှင့် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက် နှင့်/သို့မဟုတ် Mobile App ကို လူကြီးမင်း ဝင်ကြည့်သော နေ့ရက်နှင့်အချိန်တို့ကို ကျွန်ုပ်တို့က အသုံးပြုနိုင်ကြောင်း

လူကြီးမင်းအနေဖြင့် နားလည် သဘောပေါက်ပါသည်။

၁.၃ လူကြီးမင်းထံမှ ကျွန်ုပ်တို့ ကောက်ယူသော သုံးစွဲသူအချက်အလက်များသာမက လူကြီးမင်း၏ ပုဂ္ဂိုလ်ရေး ဆိုင်ရာ သတင်းအချက်အလက်များကိုလည်း ကျွန်ုပ်တို့က အောက်ပါနည်းလမ်းများဖြင့် ကောက်ယူနိုင်ပြီး ထိုသို့ပြုလုပ်ရာတွင် လူကြီးမင်းအနေဖြင့် MPT Money က ဤဝန်ဆောင်မှုများ ဆောင်ရွက်ရန် လိုအပ်သည့် အလျောက် လူကြီးမင်း၏ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်း အချက်အလက်များ ကို ပေးအပ်ရန် လူကြီးမင်းက သဘောတူ ခွင့်ပြုသည်ဟု မှတ်ယူပါမည်။

(က) MPT ၏ ဝန်ဆောင်မှုများအား အသုံးပြုသူတစ်ယောက်အဖြစ်နှင့် MPT နှင့် ၎င်း၏ လက် အောက်ခံကုမ္ပဏီများ နှင့် ပတ်သက်ဆက်သွယ်သည့်အဖွဲ့အစည်းများ မှသော် လည်းကောင်း၊

(ခ) ငွေကြေးဆိုင်ရာ ဆောင်ရွက်ချက် ပုံစံများနှင့်၊ ကိုယ်စားလှယ်များနှင့် MPT Money ၏ မိတ်ဖက်များ နှင့် လူကြီးမင်း၏ ဆောင်ရွက်ချက်များ။

(ဂ) အွန်လိုင်းပုံစံများ၊ စွဲမြဲသုံးစွဲမှုအစီအစဉ်များ နှင့် ဆုပေးသည့် အစီအစဉ်များ သို့မဟုတ် ပြိုင်ပွဲ များအတွက် မှတ်ပုံတင်ခြင်းများ၊ နှင့် ကျွန်ုပ်တို့ ပံ့ပိုးလျက်ရှိသည့် အခြား ဝန်ဆောင်မှုများ (ယင်းတို့ထဲမှအချို့ကို MPT Money ကိုယ်စား တတိယပုဂ္ဂိုလ်များက စီမံခန့်ခွဲနိုင်သည်။) မှတစ်ဆင့်သော်လည်းကောင်း၊

(ဃ) သုံးစွဲသူ အကူအညီပေးမှု သို့မဟုတ် တိုင်ပင်ဆွေးနွေးမှုတို့ ဆောင်ရွက်ပေးစဉ်တွင် အီးမေးလ်၊ စာတိုက်၊ call center များ သို့မဟုတ် live chat တို့အား အသုံးပြုခြင်းဖြင့် သော်လည်း ကောင်း၊

(င) ဝန်ဆောင်မှုများကို ပြုပြင်ထိန်းသိမ်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းစဉ် များမှတစ်ဆင့် သော်လည်းကောင်း၊

(စ) ဆက်သွယ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (communications protocols) အီးမေးလ် ဆက်သွယ်မှုများ နှင့် cookies များ ကဲ့သို့သော အလိုလျောက် ချိတ်ဆက်မှု နည်းလမ်းများ (automated means) မှ တစ်ဆင့်သော်လည်းကောင်း၊

(ဆ) ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက် နှင့်/သို့မဟုတ် Mobile App မှတစ်ဆင့် သော်လည်း ကောင်း (၎င်းတို့ထဲမှအချို့ကို သို့မဟုတ် သို့မဟုတ် ၎င်းတို့၏ ဆောင်ရွက်ချက်များကို MPT Money ကိုယ်စား တတိယပုဂ္ဂိုလ်များမှ စီမံခန့်ခွဲနိုင်ပါသည် သို့မဟုတ် ထောက်ပံ့

ပေးနိုင်ပါသည်။)၊

(ဇ) လူမှုမီဒီယာ သို့မဟုတ် အခြားသော အများပြည်သူ ကြည့်ရှုအသုံးပြုရသော ဒေတာ အရင်းအမြစ်များကို လူကြီးမင်း၏အသုံးပြုမှုမှ တစ်ဆင့် သော်လည်းကောင်း။

၁.၄ မည်သည့်အခြေအနေမျိုးတွင်မဆို၊ ဝန်ဆောင်မှုများဆောင်ရွက်ရန်နှင့် ဥပဒေနှင့် အညီဖြစ်စေရန် လိုအပ်သည့်အတိုင်းအတာ အထိသာ လူကြီးမင်း၏သုံးစွဲသူ အချက် အလက်များကို ကျွန်ုပ်တို့က ကောက်ယူပါမည်။ လူကြီးမင်းသည် လူကြီးမင်း၏သုံးစွဲသူအချက်အလက်များကို ပေးပို့ရန်ပျက်ကွက် ခြင်းသည် ကျွန်ုပ်တို့မှ သင့်ထံသို့ပေးမည့် ဝန်ဆောင်မှုများဆောင်ရွက်မှုအပေါ် သက်ရောက်မှု ရှိနိုင်မည်ဖြစ် ကြောင်း သင့်အနေဖြင့် နားလည်သိရှိပါသည်။

၁.၅ ဥပဒေမှလိုအပ်သည့်အခါနှင့် လူကြီးမင်း၏သုံးစွဲသူအချက်အလက်များကို အခြား ရည်ရွယ်ချက် တစ် ရပ်ရပ် အတွက် အသုံးပြုမီ၊ ကျွန်ုပ်တို့က လူကြီးမင်း၏ သဘောတူ ခွင့်ပြုချက်ကို တောင်းခံပါမည်။

၂။ လူကြီးမင်း၏သုံးစွဲသူအချက်အလက်များကို အသုံးပြုပုံနည်းလမ်း

၂.၁ လူကြီးမင်းကို ဝန်ဆောင်မှုများပံ့ပိုးပေးရန်အတွက် လူကြီးမင်း၏ သုံးစွဲသူ အချက် အလက်များကို ကျွန်ုပ်တို့ အသုံးပြုပါမည်။ လူကြီးမင်းအနေဖြင့် အချို့သော ပုဂ္ဂိုလ်ရေး ဆိုင်ရာသတင်းအချက် အလက်များ ပေးထားခြင်းမရှိဘဲ လူကြီးမင်း၏ အကောင့်သို့ ဝင်ရောက်ခြင်း နှင့်/သို့မဟုတ် ငွေကြေး ဆိုင်ရာ ဆောင်ရွက်ချက်များ ပြုလုပ်ခြင်း အပါ အဝင် ဝန်ဆောင်မှုများကို အသုံးပြုနိုင်မည် မဟုတ် ကြောင်း နားလည် သဘောပေါက် ပါသည်။

၂.၂ လူကြီးမင်း၏ သုံးစွဲသူအချက် အလက်များကို ဝန်ဆောင်မှုများ၊ လုပ်ငန်းလည်ပတ် မှုများ၊ Mobile App နှင့် လူကြီးမင်း၏ သုံးစွဲသူအတွေ့အကြုံများအား လေ့လာသုံးသပ် ခြင်းနှင့် တိုးတက်ကောင်းမွန် အောင် ဆောင်ရွက်ခြင်းတို့ အပါအဝင် တရားဝင် စီးပွား ရေးရည်ရွယ်ချက်များအတွက် အသုံးပြုခြင်း ဖြစ်သည်။

၂.၃ ဝန်ဆောင်မှုများကို အသုံးပြုသောအခါ၊ အောက်ပါရည်ရွယ်ချက်တို့အပါအဝင် ယင်းတို့ချည်းသာမက သုံးစွဲသူအချက်အလက်များ ကောက်ယူရန် ကျွန်ုပ်တို့က cookies ကဲ့သို့သော အင်တာနက် နည်းပညာများ အသုံးပြုထားသည်ကို နားလည်သိရှိပြီး သဘော တူညီပါသည်။ -

(က) လူကြီးမင်းအား ဝန်ဆောင်မှုပေးရာတွင် ကျွန်ုပ်တို့အား အထောက်အကူပြုရန် နှင့် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက် နှင့်/သို့မဟုတ် Mobile App အသုံးပြုရာတွင် အကောင်းဆုံး အတွေ့အကြုံရရှိရေး အတွက် လူကြီးမင်းအား အထောက်အကူဖြစ်စေရန်၊

(ခ) ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက် နှင့်/သို့မဟုတ် Mobile App ရှိ ဆောင်ရွက်ချက်ကို ယာယီ ခြေရာခံ နိုင်ရန်၊

(ဂ) ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက် နှင့်/သို့မဟုတ် Mobile App ကို လူကြီးမင်းအသုံးပြုချိန် တွင် လူကြီးမင်း မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရန် နှင့် လူကြီးမင်းမည်သူမည်ဝါ ဖြစ်ကြောင်းအတည်ပြုရာတွင် ကျွန်ုပ်တို့အား အထောက်အကူဖြစ်စေရန် အတွက် ကျွန်ုပ်တို့က MPT သို့ ဆက်သွယ်နိုင်ပါသည်။

(ဃ) ကျွန်ုပ်တို့၏ ပရိုမိုးရှင်းနှင့်ဈေးကွက်မြှင့်တင်ရေးအစီအစဉ်များ၏ ထိရောက်မှုနှင့် အဆိုပါ မက်ဆေ့ချ်အပေါ် လူကြီးမင်းအနေဖြင့် တုန့်ပြန်မှု ရှိမရှိ ပိုမိုသိရှိစေရန်၊

(င) ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက် နှင့်/သို့မဟုတ် Mobile App သို့ လူကြီးမင်း ဝင်ရောက်ချိန် တွင် လူကြီးမင်း မည်သူမည်ဝါ ဖြစ်ကြောင်းသိရှိရန်၊ လူကြီးမင်းအတွက် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက် နှင့်/သို့မဟုတ် Mobile App ပါ အကြောင်းအရာများကို လူကြီးမင်း၏ လိုအပ်ချက်နှင့်အညီ ပြုလုပ်ရန် နှင့် ငွေကြေးဆိုင်ရာ ဆောင်ရွက်ချက်များ ပြုလုပ်ရန်နှင့် အကောင့် သတင်း အချက်အလက် များ ရရှိရေးတွင် သင့်အား အကူအညီပေးရန်။

၂.၄ ဥပဒေများနှင့်ကိုက်ညီမှုရှိစေရန်နှင့် တရားမဝင်သော သို့မဟုတ် တားမြစ်ထားသော ဝန်ဆောင်မှုများ အသုံးပြုမှုကိုဖြစ်စေ၊ အခြားသော ဥပဒေနှင့်မညီညွတ်သည့် သို့မဟုတ် မှားယွင်းသည့် ဆောင်ရွက်မှု များကိုဖြစ်စေ တားဆီးရန်လိုအပ်သည့်အတိုင်း ဥပဒေဆိုင်ရာနှင့် ဥပဒေလိုက်နာမှုဆိုင်ရာ ရည်ရွယ်ချက်များအတွက် လူကြီးမင်း၏ သုံးစွဲသူအချက်အလက်များကို အသုံးပြုပါမည်။ ဤရည်ရွယ်ချက်တွင် လူကြီးမင်း မည်သူမည်ဝါ ဖြစ်ကြောင်း တရားဝင် အတည်ပြုရန်နှင့် မှန်ကန်ကြောင်း စိစစ်ရန် လူကြီး မင်း၏ သုံးစွဲသူအချက်အလက်များ အသုံးပြုခြင်းနှင့် ထိုသို့ ဆောင်ရွက်မှုအား ကျွန်ုပ်တို့အား အထောက်အကူပြုရေးအတွက် တတိယပုဂ္ဂိုလ်များအား အသုံးပြုခြင်းတို့လည်း ပါဝင် နိုင်ပါသည်။

၂.၅ ကြော်ငြာဆိုင်ရာ ဆက်သွယ်မှုများ လက်ခံရရှိရန် သို့မဟုတ် ဥပဒေများအရ တစ်နည်းနည်းဖြင့် လိုအပ်သည့် လူကြီးမင်း၏ သဘောတူခွင့်ပြုချက် မူတည်၍

လူကြီးမင်း၏ သုံးစွဲသူအချက်အလက် များကို အသုံးပြုပါမည်။

လူကြီးမင်း၏သဘောတူခွင့်ပြုချက်ကို တောင်းခံသည့်အခါ ကျွန်ုပ်တို့မှ လူကြီးမင်း၏ သုံးစွဲသူအချက်အလက်များကို မည်သည့်ရည်ရွယ်ချက်များအတွက် စီမံဆောင်ရွက် မည်ကို ကျွန်ုပ်တို့မှ သင့်အား အသိပေးပါမည်။

၃။ ကျွန်ုပ်တို့က လူကြီးမင်း၏ သုံးစွဲသူအချက်အလက်များကို မျှဝေပုံနည်းလမ်း

၃.၁ ကျွန်ုပ်တို့အနေဖြင့် လူကြီးမင်း၏ သုံးစွဲသူအချက်အလက်များကို အောက်ပါနည်း လမ်းများဖြင့် မျှဝေ နိုင်ကြောင်း လူကြီးမင်းက နားလည်သိရှိပါသည်။

(က) ကျွန်ုပ်တို့ကိုယ်စား သတင်းအချက်အလက်များကို စီမံဆောင်ရွက်ရန် နှင့် သို့မဟုတ် လူကြီး မင်းအတွက် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးရာတွင် ကျွန်ုပ်တို့ကို ကူညီရန် ကျွန်ုပ်တို့နှင့် ဆက်ဆံဆောင်ရွက်သော ကုမ္ပဏီများ၊ ဝန်ဆောင်မှုပေးသူများနှင့် မျှဝေနိုင်ပါသည်။ လူကြီး မင်း၏ သုံးစွဲသူအချက်အလက်များကို ကျွန်ုပ်တို့က အဆိုပါ ပုဂ္ဂိုလ်များနှင့်မျှဝေသည့် ကိစ္စရပ် များတွင် လူကြီးမင်း၏ သုံးစွဲသူအချက်အလက်များကို MPT Money နှင့် အဆိုပါပုဂ္ဂိုလ်များ အကြားပြုလုပ် ချုပ်ဆိုထားသော သဘောတူညီ ချက်အရ လုံခြုံစွာထားရှိရန်နှင့်အကာအကွယ် ရရှိစေရန်သေချာစေမည်ဖြစ်ပြီး အဆိုပါ သဘောတူညီချက်တွင် လူကြီးမင်း၏ သုံးစွဲသူအချက် အလက်များကို ကာကွယ်ရန် လုံခြုံရေးအစီအမံများ သတ်မှတ်ထားရမည်။

(ခ) ကျွန်ုပ်တို့၏ ဥပဒေအရပေးအပ်ထားသော အခွင့်အရေးများနှင့် ပစ္စည်းများကို ကာကွယ်ရန် ဖြစ်စေ၊ မြှင့်တင်ရန်ဖြစ်စေ လိုအပ်သောအခါ သို့မဟုတ် ဥပဒေများအရ ဝတ္တရားရှိသောအခါ အပါအဝင် တရားဥပဒေစိုးမိုးရေး နှင့်/သို့မဟုတ် အစိုးရအဖွဲ့အစည်း များနှင့် မျှဝေနိုင်သည်။

(ဂ) လူကြီးမင်းက အဆိုပါသုံးစွဲသူအချက်အလက်များကို ဖွင့်ဟထုတ်ဖော်ရန် လူကြီး မင်း၏ သဘောတူခွင့်ပြုချက်ကို ကျွန်ုပ်တို့အား ပေးအပ်ပြီးသောအခါ သို့မဟုတ် ဥပဒေ များအရ အခြားနည်းခွင့်ပြုသောအခါ အခြားသောတတိယပုဂ္ဂိုလ်များနှင့် မျှဝေနိုင်သည်။

၃.၂ ကျွန်ုပ်တို့က ကျွန်ုပ်တို့၏ ပိုင်ဆိုင်မှုများ သို့မဟုတ် စီးပွားရေးလုပ်ငန်း၏ တစ်ခုလုံး သို့မဟုတ် အစိတ် အပိုင်းတစ်ရပ်ကို ပေါင်းစည်းခြင်း (Merger)၊ ဝယ်ယူခြင်း

(Acquisition) သို့မဟုတ် ရောင်းချခြင်း (Sale) ဆောင်ရွက်သောအခါ လူကြီးမင်း၏ သုံးစွဲသူအချက်အလက်များကို ကျွန်ုပ်တို့မှ လွှဲပြောင်းပေး နိုင်ကြောင်း လူကြီးမင်းအနေ

ဖြင့် သိရှိနားလည်ပါသည်။

၄။ ကျွန်ုပ်တို့က လူကြီးမင်း၏ သုံးစွဲသူအချက်အလက်များကို ကာကွယ်ပုံနည်းလမ်း

၄.၁ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ကြည့်ရှုခြင်း၊ ဖွင့်ဟထုတ်ဖော်ခြင်း၊ အသုံးပြုခြင်းနှင့် လွှဲပြောင်းခြင်းကို တားဆီးကာကွယ်ရန် အဖွဲ့အစည်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှင့် နည်းပညာဆိုင်ရာ လုံခြုံရေးအစီအမံ များစွာ မှတဆင့် လူကြီးမင်း၏ သုံးစွဲသူအချက်အလက်များကို ကျွန်ုပ်တို့က ကာကွယ်ပါသည်။

၄.၂ လူကြီးမင်း၏ သုံးစွဲသူအချက်အလက်များကို တတိယပုဂ္ဂိုလ်နှင့်မျှဝေရန် သို့မဟုတ် သိမ်းဆည်းရန် လိုအပ်ပါက၊ တတိယပုဂ္ဂိုလ်များသည် ကျွန်ုပ်တို့၏ လမ်းညွှန်ချက်များ၊

လုံခြုံရေးမူဝါဒများနှင့်အညီ သင့်လျော်သောအစီအမံများကို ဆောင်ရွက်ကြောင်း သေချာစေရန် ကျွန်ုပ်တို့မှ ပဋိညာဉ်ဆိုင်ရာ စီစဉ်မှုများကို အသုံးပြုပါမည်။ မြန်မာနိုင်ငံပြင်ပရှိ အခြားတရားစီရင်ပိုင်ခွင့်နယ်မြေတစ်ခုတွင် လူကြီးမင်း၏ သုံးစွဲသူအချက်အလက်များကို ကောက်ယူခြင်း၊ အပ်နှံခြင်း၊ သိမ်းဆည်းခြင်း၊ လွှဲပြောင်းခြင်း၊ စီမံဆောင်ရွက်ခြင်း၊ သို့မဟုတ် တစ်နည်းနည်းဖြင့် ကိုင်တွယ်ခြင်းတို့ ဆောင်ရွက် နိုင်ပါသည်။

၅။ သုံးစွဲသူအချက်အလက်များနှင့်ပတ်သက်၍ လူကြီးမင်း၏ အခွင့်အရေးများ

၅.၁ လူကြီးမင်းသည် လူကြီးမင်း၏ သုံးစွဲသူအချက်အလက်များကို ဥပဒေများနှင့်အညီ ဝင်ရောက်ကြည့်ရှု ခွင့်ရှိသည်။

၅.၂ လူကြီးမင်းသည် ကျွန်ုပ်တို့က လူကြီးမင်းထံ ကြော်ငြာစာသားများပေးပို့ခြင်းကို ရပ်စဲပိုင်ခွင့်ရှိသည်။ ပိုမိုသိရှိလိုပါက MPT Money ၏ Hotline နံပါတ် ၉၉၀၊ ၉၉၁

သို့မဟုတ် ၀၁၂၃၂၀၉၉၀ သို့ ဆက်သွယ် နိုင်သည်။ အကယ်၍ လူကြီးမင်းက အဆိုပါ

ကြော်ငြာစာသားများလက်ခံရရှိခြင်းကို ရပ်စဲရန် ရွေးချယ်ပါက ကျွန်ုပ်တို့အနေဖြင့်

သတ်မှတ်ထားသောအချိန်ကာလအတွင်း လူကြီးမင်း ထံသို့ ကြော်ငြာစာသားများ

ပေးပို့တော့မည် မဟုတ်သော်လည်း ကျွန်ုပ်တို့သည် လူကြီးမင်း လက်ရှိ အသုံးပြုနေသော

ဝန်ဆောင်မှုများနှင့်ပတ်သက်၍အရေးကြီးသည့် မက်ဆေ့ချ်များကို လူကြီးမင်းထံ

ဆက်လက်ပေးပို့ပါမည်။

၅.၃ လူကြီးမင်း၏ သဘောတူခွင့်ပြုချက်ဖြင့် သုံးစွဲသူအချက်အလက်များကို

စီမံဆောင်ရွက်နေစဉ် အတွင်း၊ လူကြီးမင်းသည် ဥပဒေများမှခွင့်ပြုထားသည့်အတိုင်း

လူကြီးမင်း၏သဘောတူခွင့်ပြုချက် ကို ရုပ်သိမ်းနိုင်သည်။ လူကြီးမင်း၏ သဘောတူခွင့်

ပြုချက်ကို ရုပ်သိမ်းရန်ရွေးချယ်ပါက၊ ယခင်က လူကြီးမင်းမှ သဘောတူခွင့်ပြုချက် ပေးထားသည့် ကျွန်ုပ်တို့၏ အစီအစဉ်များ၊ ဝန်ဆောင်မှုများနှင့် ပဏာမခြေလှမ်းများ တွင် ပါဝင်နိုင်မှု သို့မဟုတ် ယင်းတို့ထံမှ အကျိုးခံစားခွင့်များရရှိမှုတို့ ရှိတော့မည် မဟုတ်ကြောင်း လူကြီးမင်းက သိရှိနားလည်ပါသည်။

၆။ ကျွန်ုပ်တို့ထံဆက်သွယ်ရန်နည်းလမ်း

၆.၁ လူကြီးမင်း၏ သုံးစွဲသူအချက်အလက်များ နှင့်/သို့မဟုတ် ဤပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက် အလက်ထိန်းသိမ်းမှုမူဝါဒ အကြောင်း ပိုမိုသိရှိလိုပါက၊ MPT Money ၏ Hotline နံပါတ် ၉၉၀၊ ၉၉၁ သို့မဟုတ် ၀၁၂၃၂၃၀၉၉၀ သို့ ဆက်သွယ်နိုင်သည်။ တောင်းခံချက်တစ်ခုကို ကျွန်ုပ်တို့လက်ခံရရှိသောအခါ၊ လူကြီးမင်းသည်မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရန် ကျွန်ုပ်တို့က နောက်ထပ် သတင်းအချက်အလက်များကို တောင်းခံနိုင်ပါသည်။ အချို့သောအခြေအနေများတွင်၊ ကျွန်ုပ်တို့ အနေဖြင့် ဥပဒေများတွင် သတ်မှတ်ထားနိုင်သည့်အတိုင်း ဆောင်ရွက်ရန်ငြင်းဆန်နိုင်မည် ဖြစ်ကြောင်း သို့မဟုတ် လူကြီးမင်း၏ အခွင့်အရေးများအပေါ် ကန့်သတ်မှုများ သတ်မှတ်နိုင်မည် ဖြစ်ကြောင်း လူကြီးမင်းမှ သိရှိနားလည်ပါသည်။

၇။ အထွေထွေ

၇.၁ ကျွန်ုပ်တို့သည် လူကြီးမင်း၏ သုံးစွဲသူအချက်အလက်များကို ၎င်းအား ကောက်ယူခဲ့ရသော အတိ အကျရည်ရွယ်ချက်အတွက်သော်လည်းကောင်း၊ လူကြီးမင်းက မေးမြန်းလာနိုင်သော စုံစမ်း မေးမြန်းမှု တစ်ရပ်ရပ်ကို ဖြေရှင်းရန်အတွက်သော်လည်းကောင်း လိုအပ်သရွေ့ ထိန်းသိမ်း ထားမည် ဖြစ်ပါသည်။ ယေဘုယျစည်းမျဉ်းအရ ဥပဒေများကို လိုက်နာလျက် ကျွန်ုပ်တို့သည် လူကြီးမင်း၏ သုံးစွဲသူအချက် အလက်များကို အနည်းဆုံး ငါး(၅)ရက်ကြာ ထိန်းသိမ်းထားမည်ဖြစ်သည်။

၇.၂ မိဘ သို့မဟုတ် အုပ်ထိန်းသူ၏ သဘောတူခွင့်ပြုချက်မရှိဘဲ အသက် ၁၃နှစ်အောက် ကလေးသူငယ် များ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်များကို ကောက်ယူရန် ကျွန်ုပ်တို့မရည်ရွယ်ပါ။ ထိုသို့ သော သတင်းအချက်အလက်များ ကျွန်ုပ်တို့၏ ဒေတာဘေ့စ်များ(Databases)တွင် ရှိနေကြောင်း ကျွန်ုပ်တို့ သိရှိလာပါက ၎င်းကိုထိန်းသိမ်းထားရန် ဥပဒေအရ မလိုအပ်ပါက ကျွန်ုပ်တို့က ဖျက်ပေးပါ မည်။ အကယ်၍ ဝန်ဆောင်မှုတစ်ခုအား ကလေးများ အသုံးပြုရန်အတွက် အတိအကျရည်ရွယ်ထား ပါက ကျွန်ုပ်တို့

အနေဖြင့် လူကြီးမင်းအား ထိုသို့ရည်ရွယ်ထားကြောင်း အသိပေးကာ မည်သည့် သတင်း အချက်အလက်များအား ကောက်ယူသည်ကို လူကြီးမင်းအား အသိပေးပါမည်။

၇.၃ တတိယပုဂ္ဂိုလ်၏ ဝက်ဘ်ဆိုက်များနှင့်ဝန်ဆောင်မှုများမှ အသုံးပြုသော သဘော တူခွင့်ပြုချက် ဆိုင်ရာ သို့မဟုတ် ပုဂ္ဂိုလ်ရေးလုံခြုံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများအတွက် ကျွန်ုပ်တို့တွင် တာဝန် မရှိပါ။ အဆို ပါဝက်ဘ်ဆိုက်များထဲမှ မည်သည့်ဝက်ဘ်ဆိုက် အတွက်မဆိုသော်လည်းကောင်း၊ ၎င်းတို့တွင် ဖော်ပြ ထားသော အကြောင်းအရာများ အတွက်သော်လည်းကောင်း၊ သို့မဟုတ် ၎င်းတို့၏ ပုဂ္ဂိုလ်ရေးလုံခြုံမှု ဆိုင်ရာမူဝါဒများ အတွက်သော်လည်းကောင်း ကျွန်ုပ်တို့က တာဝန်မယူပါ။

၇.၄ ကျွန်ုပ်တို့သည် ဤပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်ထိန်းသိမ်းမှုမူဝါဒအား လိုအပ်သလို ပြင်ဆင်နိုင်ကြောင်း လူကြီးမင်းက သိရှိနားလည်ပါသည်။

လူကြီးမင်းအနေဖြင့် ဤပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက် ထိန်းသိမ်းမှု မူဝါဒ အပေါ်ပြုလုပ်ထားသော မည်သည့်အပြောင်းအလဲများကို မဆို နောက်ဆုံးအခြေအနေ အထိသိရှိစေရန်အလို့ငှာ ဤစာမျက်နှာကို အခါအားလျော်စွာ ဝင်ရောက် ကြည့်ရှုရန် လူကြီးမင်းအား တိုက်တွန်းအပ်ပါသည်။ ဤပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက် ထိန်းသိမ်းမှုမူဝါဒအပေါ်ပြင်ဆင်ပြောင်းလဲမှုတစ်စုံတစ်ရာပြုလုပ်ပြီးနောက် လူကြီးမင်း က ကျွန်ုပ် တို့၏ ဝန်ဆောင်မှုများကို ဆက်လက်အသုံးပြုနေခြင်းသည် ဥပဒေများတွင် အခြားနည်းမသတ်မှတ် ထားပါက ထိုသို့ပြင်ဆင်ပြောင်းလဲထားသော ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်ထိန်းသိမ်းမှု မူဝါဒပါ သတ်မှတ်ချက်များကို လူကြီးမင်းက လက်ခံ ရာရောက်ပါမည်။

ဖြန့်ဝေပြီး အကျိုးသက်ရောက်သည့် နေ့ရက် [၃ မတ်လ ၂၀၂၁]